

ပဉ္စာရသီလသီလ

၁၀

အနုရာယံကင်းဂါထာ

အမျိုးမျိုးပါဌ်အနက်



ဆရာတော်ဦးညွန့်လှ
ကြာပန်းအိုင်ကျောင်းစာတော်
ညောင်တုန်းမြို့

၁၁၂
၁၁၂

ပဌာဇနိယ ကမ္မဝါစာ

နှင့်

အန္တရာယ်ကင်းဂါထာ အမျိုးမျိုး ပါဠိအနက်

ဆရာတော်-ဘဒ္ဒန္တဥာဏဗလ

ကြာပန်းအိုင်ကျောင်း၊ စက္ကောရွာ၊ ညောင်တုန်းမြို့။

မူပိုင်

တပည့်ကြီးများ အသင်း။



ပထမ-အကြိမ်မြောက် ရိုက်နှိပ်ခြင်း၊ စာအုပ်ခရ (၆၀၀၀)



၁၃၃၁-ခု၊ နယုန်လအတွင်း ပြီးစီးသည်။

သာသနာ-၂၅၁၃။

ခေတ်-က

ခရစ်-၁၉၆၉။



ပဗ္ဗာဇနိယကမ္မဝါစာ နှင့် အန္တရာယ်ကင်းဂါထာအမျိုးမျိုးပါဌ်အနက်

- ဘာသာရေးဆိုင်ရာ စာပေခွင့်ပြုချက် အမှတ် (၃၀၁၁)
- စီစဉ်ပြုစုသူ
ဆရာတော်ဘုဒ္ဓန္တဉာဏဗလ၊ ကြာပန်းအိုင်ကျောင်း၊ စက္ကော့ရွာ၊ ညောင်တုန်းမြို့။
- ထုတ်ဝေသူ
- ဦးတင်အောင် (မြဲ-၀၇၂၆)
တင်အောင်စာပေပြန့်ချိရေး၊ အမှတ်-၆၊ တကောင်းလမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်။
- ပုံနှိပ်သူ-
ဦးကြီးမောင် (မြဲ-၀၂၄၀)
ဇော်-ဝေပုံနှိပ်လုပ်ငန်း၊ ၉၀-ကွမ်းရွဲတန်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်။
- ပင်မဖြန့်ချိရေးဌာန
ပညာရောင်ခြည်-စာပေဌာန၊ ကိုးထပ်ကြီးဘုရား၊ ကြည့်မြင်တိုင်၊ ရန်ကုန်။

မာတိကာ



ဦးရေ	အကြောင်းအရာ	စာမျက်နှာ
၁။	အမိန့်တော်ပြန်တမ်း	၁
၂။	မြန်မာလို အိမ်ရှင်ကို စစ်မေးခဏ်း	၅
၃။	ပဗ္ဗာဇနိယကမ္မဝါ	၇
၄။	ယံဒုန္နိမိတ္တံ ပါဠိအနက်	၁၀
၅။	ဒုက္ခပတ္တာ ပါဠိအနက်	၁၃
၆။	နတ်ကြီးလေးပါးစောင့်သော ဂါထာပါဠိအနက်	၁၄
၇။	နာညတြဂါထာ	၁၅
၈။	ဘဝဝါဟံဂါထာ၊ သံရှစ်ချက်ဂါထာ၊ ဇ-ကိုးချက်ဂါထာ	၁၆
၉။	ဂြိုဟ်ရှစ်လုံးပါဠိ	၁၇
၁၀။	ဂြိုဟ်ရှစ်လုံး ပါဠိအနက်	၁၈
၁၁။	သီရိသိင်္ဃိ ဂါထာပါဠိအနက်	၂၄
၁၂။	သုဝဏ္ဏဘူမိဂါထာ၊ သမ္ဗုဒ္ဓေါဂါထာ၊ စ-ဇ-ဗ-ဝဂါထာ	၂၇
၁၃။	အောင်တော်မူဂါထာ၊ နမောတဿဘဂါထာပြန်၊ စိန္တာမဏိဂါထာ	၂၈

(သ)

မာတိကာ

ဦးရေ

အကြောင်းအရာ

၁၄။	ခိ-ဆယ်ချက်ဂါထာ၊ ဝေဒါသကုဂါထာ၊ ကာ-ရှစ်ချက်ဂါထာ		
၁၅။	တောင်ပီလာဆရာတော်-ဂါထာကျော်		
၁၆။	ဥဏ္ဏလုံမေ့ရှင်တော်ဂါထာ		
၁၇။	ဣ-ရှစ်ချက်ဂါထာ		
၁၈။	သိရသ္မိံဂါထာတမျိုး		
၁၉။	နှစ်ကျိပ်ရှစ်ဆူ ဘုရားရှိခိုးဂါထာ		
၂၀။	ဇလွန်မြို့ပြည်တော်ပြန်ဘုရား၏စမ္မာဏ်တော်၌ရှိသော သဗ္ဗဇေယျမင်္ဂလာဂါထာတော်		
၂၁။	ဂုဏ်တော်ပြန့်၊ ဘေးရန်ဝပ်သိမ်း ကင်းငြိမ်းသော ဂါထာများ		
၂၂။	ဝ-ဆွဲလုံးလုံးဂါထာ		
၂၃။	အသုရိန်နတ်ကြီး မျက်တောင်မွေးပေတို့တွင် ပုန်းကွယ်သော ဂါထာပါဠိအနက်		
၂၄။	ဗောဇ္ဈင်္ဂအမွှမ်း		
၂၅။	ခုနစ်ရက်သားသမီးတို့အတွက် ဗောဇ္ဈင်္ဂ၊ ဗောဇ္ဈင်ခုနစ်ပါး ပါဠိ		
၂၆။	သူခိုး-ဝေးပြ-သူပုန်တို့ ရွာ-အိမ်အတွင်းသို့ မဝင်နိုင်သော စိန္တာမဏိဂါထာ ပါဠိအနက်		

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

အမိန့်တော်ပြန်တမ်း



အမိန့်တော်ပြန်သောအခါ () ဤကဲ့သို့ ကွင်းထားသောနေရာမှာ အိမ်ရှင်၏အမည်ကိုထည့်ပါ။ လူမမာကို ဘာသံ လိုလျှင် ကွင်းထားသော (ဂေဟေ) နှင့်(ဂေဟာ) နေရာမှာ (သရီရေ) နှင့် (သရီရာ) ဟုပြင်ပြီး လူမမာ၏ အမည်ကို ထည့်ပါ။ ဘာသံသောအခါလည်း အသံကျယ်ကျယ် ပြတ်ပြတ်သားသားနှင့်ဘာသံပါ။

ဘန္တေ၊ အရှင်ဘုရားတို့။ သံသော၊ သံဃာတော်သည်။ မေ၊ အကျွန်ုပ်၏။ ဝစနံ၊ စကားကို။ သုဏ္ဏာတု၊ နာတော်မူလော့။ စဏ္ဍာ၊ ကြမ်းတန်းကုန်သော။ ရုဒ္ဓါ၊ ကုသိုလ်တရားကို ဆိုပိတ်တတ်ကုန်သော။ ရာဘသ၊ မကောင်းမှု အကုသိုလ်ဒုစရိုက်တရားကို အားထုတ်တတ်ကုန်သော။ အဒယာလုကာ၊ သနားခြင်းကရုဏာ၊ အလွန်ကင်းကုန်သော။ ဝိဟေသကာ၊ သတ္တဝါတို့အား ရက်ရက် စက်စက်၊ မညှာမတာ ညှဉ်းဆဲနှိပ်စက်တတ်ကုန်သော။ အမနုဿ၊ လူဇာတ်စင်စစ် မဟုတ်ကုန်သော။ ဣမေ ယက္ခ၊ ဂန္ဓဗ္ဗ၊ ကုမ္ဘဏ္ဍ၊ နာဂါ၊ ဤဘီလူး၊ ဂန္ဓဗ္ဗနတ်၊ ကုမ္ဘဏ်၊ နဂါး၊ အစိမ်း သားရဲ၊ သင်းကွဲပြိတ္တာ၊ လူကိုဘမ်းစားတတ်သောတစ္ဆေ၊ မြေဘုတ်၊ နတ်ဘီလူး၊ နတ်မိစ္ဆာ ဟူသမျှအပေါင်းတို့သည်။ လောကသ္မိံ၊ လူ့ရွာလောက၌။ အတ္ထိသန္တိ၊ ထင်ရှားရှိကုန်၏။ ဣမေသံ၊ ဤဘီလူးစသော သတ္တဝါတို့၏။ စဏ္ဍတာ၊ ကြမ်းတန်းသည်၏အဖြစ်သည်၎င်း။ ရုဒ္ဓတာ၊ ကုသိုလ်တရားကို ဆိုပိတ်တတ်သည်၏ အဖြစ်သည်၎င်း။ ရာဘသံ၊ မကောင်းမှု အကုသိုလ် ဒုစရိုက်တရားကို အားထုတ်တတ်သည်၏အဖြစ်သည်၎င်း။ အဒယာလုကာ၊ သနားခြင်းကရုဏာ အလွန်ကင်းသည်၏ အဖြစ်သည်၎င်း။ ဝိဟေသကာ၊ သတ္တဝါတို့အား ရက်ရက်စက်စက်၊ မညှာမတာ၊ ညှဉ်းဆဲနှိပ်စက်တတ်သည် ၏ အဖြစ်သည်၎င်း။ ဒိဿန္တိစေဝ၊ ထင်လည်းထင်ကုန်၏။ သုယုန္တိစ၊ ကြားလည်း ကြားအပ်ကုန်၏။ ဣမေဟံ၊ ဤဘီလူး စသော

သတ္တဝါတို့သည်။ ဝိဟေသိဘာနိ၊ ညဉ်းဆဲနိပ်စက်အပ်ကုန်သော။ ကုလာနိစ၊ အမျိုးတို့လည်လည်း။ ဒိဿန္တိစေဝ၊ ထင်လည်း ထင်ကုန်၏။ သုယုန္တိစ၊ ကြားလည်း ကြားအပ်ကုန်၏။ သံဃဿ၊ သံဃာတော်၏။ ပတ္တကလ္လံ၊ လျှောက်ပတ်သော အခါရှိသောကံသည်။ ယဒိဟေတိ၊ အကယ်၍ရှိသည်ဖြစ်အံ့။ သံဃော၊ သံဃာတော်သည်။ အမနုဿေဟိ၊ လူဇာတ်စင်စစ် မဟုတ်ကုန်သော။ ဣမေဟိ၊ ယက္ခ၊ ဂန္ဓဗ္ဗ၊ ကုမ္ဘဏ္ဍ၊ နာဂေဟိ၊ ဤဘီလူး၊ ဂန္ဓဗ္ဗနတ်၊ ကုမ္ဘဏ်၊ နဂါး၊ အစိမ်းသားရဲ၊ သင်းကဲ့ပြိတ္တာ၊ လူကို ဘမ်းစားတတ်သော တစ္ဆေ၊ မြေဘုတ်၊ နတ်ဘီလူး၊ နတ်မိစ္ဆာ ဟူသမျှအပေါင်းတို့သည်။ ဣမသ္မိံ (ဂေဟေ၊) ဤ () အိမ်၌။ ဣမသ္မိံ အာရာမေ၊ ဤ () အရာမိ၌။ နဝတ္ထဗ္ဗံ၊ မနေအပ်။ ဣတိ၊ ဤသို့။ အမနုဿာနံ၊ လူဇာတ်စင်စစ်မဟုတ်ကုန်သော။ ဣမေသံယက္ခ၊ ဂန္ဓဗ္ဗ၊ ကုမ္ဘဏ္ဍ၊ နာဂါနံ၊ ဤဘီလူး၊ ဂန္ဓဗ္ဗနတ်၊ ကုမ္ဘဏ်၊ နဂါး၊ အစိမ်းသားရဲ၊ သင်းကဲ့ပြိတ္တာ လူကိုဘမ်းစားတတ်သော တစ္ဆေ၊ မြေဘုတ်၊ နတ်ဘီလူး၊ နတ်မိစ္ဆာ ဟူသမျှအပေါင်းတို့ကို။ ဣမသ္မာ (ဂေဟာ၊) ဤ () အိမ်မှ။ ဣမသ္မာ အာရာမာ၊ ဤ () အရာမိမှ။ ပဗ္ဗဇနိယကမ္မံ၊ နှင်ထုတ်ခြင်းအမှုကို။ ကရေယျ၊ ပြုရာ၏။ သော၊ ဤသည်ကား။ ဥတ္တိ၊ ရှေးဦးစွာသိစေခြင်းတည်း။

ဘန္တေ၊ အရှင်ဘုရားတို့၊ သံဃော၊ သံဃာတော်သည်။ မေ၊ အကျွန်ုပ်၏။ ဝစနံ၊ စကားကို။ သုဏ္ဍာတု၊ နာတော်မူလော့။ စန္ဒော၊ ကြမ်းတန်းကုန်သော။ ရုဒ္ဓါ၊ ကုသိုလ်တရားကို ဆိုပိတ်တတ်ကုန်သော။ ရဘဿ၊ မကောင်းမှုအကုသိုလ် ဒုစရိုက်တရားကို အားထုတ်တတ်ကုန်သော။ အဒယာလုကာ၊ သနားခြင်းကရုဏာ အလွန်ကင်းကုန်သော။ ဝိဟေသကာ၊ သတ္တဝါတို့အား။ ရက်ရက်စက်စက်မညာမတာ ညဉ်းဆဲနိပ်စက်တတ်ကုန်သော။ အမနုဿာ၊ လူဇာတ်စင်စစ် မဟုတ်ကုန်သော။ ဣမေယက္ခ၊ ဂန္ဓဗ္ဗ၊ ကုမ္ဘဏ္ဍ၊ နာဂါ၊ ဤဘီလူး၊ ဂန္ဓဗ္ဗနတ်၊ ကုမ္ဘဏ်၊ နဂါး၊ အစိမ်းသားရဲ၊ သင်းကဲ့ပြိတ္တာ လူကိုဘမ်းစားတတ်သော တစ္ဆေ၊ မြေဘုတ်၊ နတ်ဘီလူး၊ နတ်မိစ္ဆာ ဟူသမျှ အပေါင်းတို့သည်။ လောကသ္မိံ၊ လူ့ရွာလောက၌။ အတ္ထိသန္တိ၊ ထင်ရှားရှိကုန်၏။ ဣမေသံ၊ ဤဘီလူးစသော သတ္တဝါတို့၏။ စန္ဒတာ၊ ကြမ်းတန်းသည်၏အဖြစ်သည်၎င်း။ ရုဒ္ဓတာ၊ ကုသိုလ်တရားကို ဆိုပိတ်တတ်သည်၏ အဖြစ်သည်၎င်း။

ရာဘဏ္ဍာ၊ မကောင်းမှု အကုသိုလ်ဒုစရိုက်တရားကို အားထုတ်တတ်သည်၏ အဖြစ်သည်၎င်း။ အဒယာလုကတာ၊ သနားခြင်း ကရုဏာ အလွန်ကင်းသည်၏အဖြစ်သည်၎င်း။ ဝိဟေသကတာ၊ သတ္တဝါတို့အား ရက်ရက်စက်စက် မညှာမတာ ညှဉ်းဆဲနှိပ်စက် တတ်သည်၏ အဖြစ်သည်၎င်း။ ဒိဿန္တိစေဝ၊ ထင်လည်းထင်ကုန်၏။ သုယုန္တိစ၊ ကြားလည်းကြားအပ်ကုန်၏။ ဣမေဟိ၊ ဤဘီလူးစသော သတ္တဝါတို့သည်။ ဝိဟေသိတာနိ၊ ညှဉ်းဆဲနှိပ်စက်အပ်ကုန်သော။ ကုလာနိစ၊ အမျိုးတို့သည်လည်း၊ ဒိဿန္တိစေဝ။ ထင်လည်းထင်ကုန်၏။ သုယုန္တိစ၊ ကြားလည်းကြားအပ်ကုန်၏။ သံဃော၊ သံဃာတော်သည်။ အမနုဿေဟိ၊ လူဇာတ်စင်စစ် မဟုတ်ကုန်သော။ ဣမေဟိ ယက္ခ၊ ဂန္ဓဗ္ဗ၊ ကုမ္ဘဏ္ဍ၊ နာဂေဟိ၊ ဤဘီလူး၊ ဂန္ဓဗ္ဗနတ်၊ ကုမ္ဘဏ်နဂါး၊ အစိမ်းသားရဲ၊ သင်းကွဲပြီတ္တာ၊ လူကိုဘမ်းစားတတ်သော တစ္ဆေ၊ မြေဘုတ်၊ နတ်ဘီလူး၊ နတ်မိစ္ဆာဟူသမျှ အပေါင်းတို့သည်။ ဣမသ္မိံ (ဂေဟေ၊) ဤ() အိမ်၌။ ဣမသ္မိံ အာရာမေ၊ ဤ() အရာမ၌။ နဝတ္ထဗ္ဗံ၊ မနေအပ်။ ဣတိ၊ ဤသို့။ အမနုဿာနံ၊ လူဇာတ်စင်စစ်မဟုတ်ကုန်သော ဣမေသံယက္ခ၊ ဂန္ဓဗ္ဗ၊ ကုမ္ဘဏ္ဍ၊ နာဂါနံ၊ ဤဘီလူး၊ ဂန္ဓဗ္ဗနတ်၊ ကုမ္ဘဏ်၊ နဂါး၊ အစိမ်းသားရဲ၊ သင်းကွဲပြီတ္တာ လူကိုဘမ်းစားတတ်သော တစ္ဆေမြေဘုတ်နတ်ဘီလူး၊ နတ်မိစ္ဆာဟူသမျှအပေါင်းတို့ကို။ ဣမသ္မာ (ဂေဟေ၊) ဤ() အိမ်မှ။ ဣမသ္မာ အာရာမာ၊ ဤ() အရာမမှ။ ပဗ္ဗာဇနိယကမ္မံ၊ နှင်ထုတ်ခြင်းအမှုကို။ ကရေတိ၊ ပြု၏။ အာယသ္မတော၊ ရှည်သောသက်တော်ရှိသော။ ယဿ၊ အကြင် အရှင်အား။ အမနုဿေဟိ၊ လူဇာတ်စင်စစ်မဟုတ်ကုန်သော။ ဣမေဟိ ယက္ခ၊ ဂန္ဓဗ္ဗ၊ ကုမ္ဘဏ္ဍ၊ နာဂေဟိ၊ ဤဘီလူး၊ ဂန္ဓဗ္ဗနတ်၊ ကုမ္ဘဏ်၊ နဂါး၊ အစိမ်းသားရဲ၊ သင်းကွဲပြီတ္တာ လူကိုဘမ်းစားတတ်သော တစ္ဆေ မြေဘုတ်နတ်ဘီလူး၊ နတ်မိစ္ဆာ ဟူသမျှအပေါင်းတို့ သည်။ ဣမသ္မိံ (ဂေဟေ၊) ဤ() အိမ်၌။ ဣမသ္မိံ အာရာမေ၊ ဤ() အရာမ၌။ နဝတ္ထဗ္ဗံ၊ မနေအပ်။ ဣတိ၊ ဤသို့။ အမနုဿာနံ၊ လူဇာတ်စင်စစ်မဟုတ်ကုန်သော။ ဣမေသံယက္ခ၊ ဂန္ဓဗ္ဗ၊ ကုမ္ဘဏ္ဍ၊ နာဂါနံ၊ ဤဘီလူး၊ ဂန္ဓဗ္ဗနတ်၊ ကုမ္ဘဏ်၊ နဂါး၊ အစိမ်း သားရဲ၊ သင်းကွဲပြီတ္တာ၊ လူကိုဘမ်းစားတတ်သော တစ္ဆေ၊ မြေဘုတ်၊ နတ်ဘီလူး၊ နတ်မိစ္ဆာဟူသမျှအပေါင်းတို့ကို။ ဣမသ္မာ (ဂေဟေ၊)

ဤ()အိမ်မှ။ ဣမသ္မာအာရာမာ၊ ဤ()အရာမိမှ။ ပဗ္ဗာဇနိယကမ္မံ၊ နှင်ထုတ်ခြင်းအမှုကို။ ခမတိ၊ သဘောကျ၏။ (၀၇) နှစ်သက်၏။ သော၊ ထိုသဘောကျသောရဟန်းသည်။ တုဏှိ၊ ဆိတ်ဆိတ်နေသည်။ အဿ၊ ဖြစ်ရာ၏။ အာယသ္မတော၊ ရှည်သော သက်တော်ရှိသော။ ယဿ၊ အကြင်အရှင်အား။ နက္ခမတိ၊ သဘောမကျ။ (၀၈) မနှစ်သက်။ သော၊ ထိုသဘောမကျသောရဟန်း သည်။ ဘာသေယျ၊ သဘောမကျပါဘုရားဟု လျင်မြန်စွာပြောဆိုရာ၏။

ဒုတိယမ္ပိ၊ နှစ်ကြိမ်မြောက်လည်း။ ဧတံအတ္ထံ၊ ဤအနက်ကို။ ဝဒါမိ၊ ဆို၏။

တတိယမ္ပိ၊ သုံးကြိမ်မြောက်လည်း။ ဧတံအတ္ထံ၊ ဤအနက်ကို။ ဝဒါမိ၊ ဆို၏။

သံဃေန၊ သံဃာတော်သည်။ အမနုဿေဟိ၊ လူဇာတ်စင်စစ်မဟုတ်ကုန်သော။ ဣမေဟိ ယက္ခ၊ ဂန္ဓဗ္ဗ၊ ကုမ္ဘဏ္ဍနာဂေဟိ၊ ဤဘီလူး၊ ဂန္ဓဗ္ဗနတ်၊ ကုမ္ဘဏ်၊ နဂါး၊ အစိမ်းသားရဲ သင်းကွဲပြီတ္တာ လူကိုဘမ်းစားတတ်သော တစ္ဆေ၊ မြေဘုတ်၊ နတ်ဘီလူး၊ နတ် မိစ္ဆာဟူသမျှ အပေါင်းတို့သည်။ ဣမသ္မိံ (ဂေဟေ၊) ဤ()အိမ်၌။ ဣမသ္မိံ အာရာမေ၊ ဤ()အရာမိ၌။ နဝတ္ထဗ္ဗံ၊ မနေအပ်။ ဣတိ၊ ဤသို့။ အမနုဿာနံ၊ လူဇာတ်စင်စစ် မဟုတ်ကုန်သော။ ဣမေသံယက္ခ၊ ဂန္ဓဗ္ဗ၊ ကုမ္ဘဏ္ဍ နာဂါနံ၊ ဤဘီလူး၊ ဂန္ဓဗ္ဗနတ် ကုမ္ဘဏ်၊ နဂါး၊ အစိမ်းသားရဲ သင်းကွဲပြီတ္တာ လူကိုဘမ်းစားတတ်သော တစ္ဆေမြေဘုတ်၊ နတ်ဘီလူး၊ နတ်မိစ္ဆာ၊ ဟူသမျှအပေါင်း တို့ကို။ ဣမသ္မာ (ဂေဟေ၊) ဤအိမ်မှ။ ဣမသ္မာ အာရာမေ၊ ဤ()အရာမိမှ။ ပဗ္ဗာဇနိယကမ္မံ၊ နှင်ထုတ်ခြင်းအမှုကို။ ကတံ၊ ပြုအပ်ပြီ။ သံဃဿ၊ သံဃာတော်အား။ ယသ္မာ၊ အကြင်ကြောင့်။ ခမတိ၊ သဘောကျ၏။ ၀၇၊ နှစ်သက်၏။ တသ္မာ၊ ထိုသို့ သဘောကျသည်၏အဖြစ်ကြောင့်။ တုဏှိ၊ ဆိတ်ဆိတ်နေသည်။ အဟောသိ၊ ဖြစ်ပြီ။ ဧဝံဣမိနာ တုဏှိဘာဝေန၊ ဤသို့ ဆိတ်ဆိတ် နေသဖြင့်။ ဧတံဓမ္မနဘာဝံ၊ ဤသို့သဘောကျသည်၏အဖြစ်ကို။ (၀၈) နှစ်သက်သည်၏အဖြစ်ကို။ ဓာရယာမိ၊ မှတ်ရ၏။ ။

အဓိနံတော်ပြန်တမ်းပြီး၏။

မြန်မာလို အိမ်ရှင်ကိုစစ်မေးခဏ်း

ဤ()ပိုင်သောအိမ်၌ဖြစ်စေ။ ဤ()ပိုင်သောအိမ်၏အရပ်အတား၊ ဥပစာ နယ်နိမိတ် အတွင်း၌ဖြစ်စေ၊ လူကို မူးအောင်၊ ဝေအောင်၊ မောအောင်၊ ပန်းအောင်၊ ဖျားအောင်၊ နာအောင်၊ ခေါင်းကိုက်အောင်၊ နှလုံးတုန်အောင်၊ မေ့လျော့အောင်၊ ငိုချင်၊ ရယ်ချင်ရှိအောင် ပြုလုပ်တတ်သော ဘီလူး၊ ဂန္ဓဗ္ဗနတ်၊ ဂုဗ္ဘဏ်၊ နဂါး၊ အစိမ်းသားရဲ၊ သင်းကွဲပြိတ္တာ၊ တစ္ဆေ၊ မြေဘုတ်၊ နတ်ဘီလူး၊ နတ်မိစ္ဆာများရှိတာကို (အိမ်ရှင်များက နှစ်သက်သလား-မရှိတာကို နှစ်သက်သလား။) ဤသို့ သုံးကြိမ် စစ်မေးရမည်။ မရှိတာကိုနှစ်သက်သော် (မရှိတာကို နှစ်သက်ပါသည်။) ဟု သုံးကြိမ်လျှောက်။ ထိုအခါ ကမ္မဝါဘာသံလတ္တံ့သော ပုဂ္ဂိုလ်များက အမိန့်ရှိရန်မှာ....

ဤအိမ်သည် ဒါန၊ သီလ၊ စသည် ကုသိုလ်ကောင်းမှု များစွာပြု၍ နေသောသူတို့၏ နေရာဖြစ်၏။ ငါ့ရှင်တို့သည် လူသူတော်ကောင်းများနှင့် တအိမ်တည်း၊ တရပ်တည်းနေခြင်းငှါ မလျှောက်ပတ်၊ သံဃာတော်များကလည်း သဘောမတူ မနှစ်သက်။ အိမ်ရှင်စသည်တို့ကလည်း သဘောမတူ မနှစ်သက်။ သို့အတွက်ကြောင့် အရပ်လေးမျက်နှာကို အစိုးရသော ဓတရဋ္ဌ၊ ဝိရုဋ္ဌက၊ ဝိရူပက္ခ၊ ကုဝေရ စသော နတ်မင်းကြီးများထံ သင့်လျော်လျှောက်ပတ် ကောင်းမြတ်သော နေရာကိုတောင်း၍ ချမ်းသာစွာနေချေ။ (အကြင်အရပ်၌နေခြင်းငှါ အခွင့်ရ၏။ ထိုအရပ်မှာနေချေ) ဟု မေတ္တာနှင့်နေရာချပေးခြင်းကိုပြုကြပါ။ ဤကဲ့သို့ မပေးခဲ့လျှင် အလွန်ဆင်းရဲနေလိမ့်မည်။

ဤကမ္မဝါစာကိုနေရာတကျဘာသာသံလျှင် နတ်ဆိုးနတ်ဝါးမှန်က မုချမနေနိုင်မှတ်ပါ။ စုန်းခေါ်သောရွာသူတို့မှာ လူဖြစ်၍ အရပ်တပါးသို့ မပြောင်းရွှေ့။ ထင်ရှားစွာကား ဖြစ်ပေါ်လာရ၏။ ပုန်းကွယ်၍ကားမနေဝံ့။ သို့အတွက်ကြောင့် အရမ်းမဲ့ မဘာသာ ပါနှင့် အထူးသတိပြုကြပါ။

ဤကဲ့သို့()ကွင်းထားသောနေရာ၌ အိမ်ရှင်၏ အမည်ကိုထည့်ပါ။ လူမမာများကို စစ်ဆေးလိုသော် ၎င်းလူမမာ၏ အမည်ကိုထည့်ပါ။



ပဗ္ဗာဇနိယ ကမ္မဝါ

*ခရေပွင့်နောက်က၊အက္ခရာများကို ပြင်းပြင်းရွတ်၍၊ ထိုကဲ့သို့(,)ကော်မာပြထားသော စာလုံးများကို နှာခေါင်းသံ ထင်အောင်ရွတ်။ လူမမာကို ဘာသလိုသော် (ဂေဟေ)နှင့် (ဂေဟာ) နေရာမှာ (သရီရေ) နှင့် (သရီရာ)ဟု ပြင်၍ ဘာသံပါ။

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

သုဏာတု မေ *ဘန္တေ သံ,*ဃော၊ ဣမေ အမနုဿာ ယ*က္ခ ဝ*န္ဓဗ္ဗ
ကု*မ္ဘဏ္ဍနာဂါ စဏ္ဍာ ရ*န္ဓါ ရ*ဘဿ အဒယာလုကာ ဝိဟေသကာ ဣ
မေသံ၊ စဏ္ဍတာ ရ*ဋ္ဌတာ ရာ*ဘဿံ၊ အဒယာလုကဘာ ဝိဟေသကတာ
ဒိဿန္တိစေဝ၊ သုယုန္တိစ။ ကုလာနိစ ဣမေဟိ ဝိဟေသိတာနိ ဒိဿန္တိစေဝ
သုယုန္တိစ၊ ယဒိသံ,*ဃဿ ပတ္တကလ္လံ၊ သံ,*ဃော၊ ဣမေသံ၊ အမနုဿာနံ၊
ယ*က္ခ ဝ*န္ဓဗ္ဗ ကု*မ္ဘဏ္ဍ နာဂါနံ၊ ဣမသ္မာ (ဂေဟာ) ဣမသ္မာ အာရာမာ

ပဗ္ဗာဇနိယကမ္မံ, ကရေယျ၊ န ဣမေဟိ အမနုဿေဟိ ယ*က္ခ ဂ*န္ဓဗ္ဗကု*မ္ဘဏ္ဍ
နာဂေဟိ ဣမသ္မိံ (ဂေဟေ) ဣမသ္မိံ အာရာမေ ဝ*တ္ထဗ္ဗန္တိ၊ ဧသာ ဥတ္တိ။

သုဏာတု မေ*ဘန္တေ သံ,*ဗော၊ ဣမေ အမနုဿာ ယ*က္ခ ဂ*န္ဓဗ္ဗ
ကု*မ္ဘဏ္ဍနာဂါ စဏ္ဍာ ရု*ဒ္ဓါ ရ*ဘဿာ အဒယာလုကာ ဝိဟေသကာ ဣ
မေသံ, စဏ္ဍဘာ ရု*ဒ္ဓတာ ရာ*ဘဿံ, အဒယာလုကတာ ဝိဟေသကတာ
ဒိဿန္တိစေဝ သုယျန္တိစ၊ ကုလာနိစ ဣမေဟိ ဝိဟေသိတာနိ ဒိဿန္တိစေဝ
သုယျန္တိစ၊ သံ,*ဗော ဣမေသံ, အမနုဿာနံ, ယ*က္ခ ဂ*န္ဓဗ္ဗ ကုမ္ဘဏ္ဍနာဂါနံ,
ဣမသ္မာ (ဂေဟာ) ဣမသ္မာ အာရာမာ ပဗ္ဗာဇနိယကမ္မံ, ကရေဟိ။ န ဣမေဟိ
အမနုဿေဟိ, ယ*က္ခ ဂ*န္ဓဗ္ဗ ကု*မ္ဘဏ္ဍ နာဂေဟိ ဣမသ္မိံ (ဂေဟေ)
ဣမသ္မိံ အာရာမေ ဝ*တ္ထဗ္ဗန္တိ၊ ယဿာ ယသ္မံတော*မေဟိ၊ ဣမေသံ, အမနု

သ္မာနံ၊ ယ*က္ခ ဝ*န္တဗ္ဗ ကု*မ္ဘဏှ နာဂါနံ၊ ဣမသ္မာ (ဂေဟာ) ဣမသ္မာ
အာရာမာ ပဗ္ဗာဇနိယ န ကမ္ပံ။ န ဣမေဟိ အမနုဿေဟိ ယ*က္ခ ဝ*န္တဗ္ဗ
ကု*မ္ဘဏှ နာဂေဟိ ဣမသ္မိံ (ဂေဟေ) ဣမသ္မိံ အာရာမေ ဝ*တ္ထဗ္ဗန္တိ၊
သော တုဏှဿ၊ ယဿ န*က္ခမတိ၊ သော*ဘာသေယျ။
ဒုတိယမ္ပိ ဧတမ*တ္ထံ၊ ဝဒါမိ။ ။ ဟတိယမ္ပိ ဧတမ*တ္ထံ၊ ဝဒါမိ။
ကတံ သံ*ဃေန ဣမေသံ၊ အမနုဿာနံ၊ ယ*က္ခ ဝ*န္တဗ္ဗ ကု*မ္ဘဏှ
နာဂါနံ၊ ဣမသ္မာ (ဂေဟာ) ဣမသ္မာ အာရာမာ ပဗ္ဗာဇနိယ န ကမ္ပံ၊ န ဣမေဟိ
အမနုဿေဟိ ယ*က္ခ ဝ*န္တဗ္ဗ ကု*မ္ဘဏှ နာဂေဟိ ဣမသ္မိံ (ဂေဟေ)
ဣမသ္မိံ အာရာမေ ဝ*တ္ထဗ္ဗန္တိ။ *ခမတိ သံ*ဃဿ တသ္မာ တုဏှိ၊ ဧဝမေ
တံ၊ *ဓာရယာမိတိ။ ။ ပဗ္ဗာဇနိယကမ္ပဝါစာ နိဋ္ဌိတာ။

● ဤသို့ အမှတ်ပြသောနေရာ၌ ကမ္မဿကရဏံ ဟု အချို့မူကွဲရှိပါသည်။
သမန္တာစက္ကဝါဠေသု စသည်ကို စွမ်းနိုင်သမျှရှုတ်ပါ။

ယံဗုဒ္ဓိမိတ္တံ ပါဠိစာနက်

*ယံ ဗုဒ္ဓိမိတ္တံ အဝမင်္ဂလဉ္စ၊
ယောစာ မနာပေါ၊ သကုဏဿ သဒ္ဓေါ။
ပါပဂ္ဂဟော ဒုဿပိနံ အကန္တံ၊
ဗုဒ္ဓါနုဘာဝေန ဝိနာသမေန္တု။ ။

ယံ ဗုဒ္ဓိမိတ္တံ အဝမင်္ဂလဉ္စ၊
ယောစာ မနာပေါ။ သကုဏဿ သဒ္ဓေါ။
ပါပဂ္ဂဟော ဒုဿပိနံ အကန္တံ၊
ဓမ္မာနုဘာဝေန ဝိနာသမေန္တု။ ။

ယံ ဗုဒ္ဓိမိတ္တံ အဝမင်္ဂလဉ္စ၊
ယောစာ မနာပေါ။ သကုဏဿ သဒ္ဓေါ။
ပါပဂ္ဂဟော ဒုဿပိနံ အကန္တံ၊
သံဃာနုဘာဝေန ဝိနာသမေန္တု။ ။

ယံဒုန္နိမိတ္တဉ္စ၊ အကြင်မကောင်းသော သတ္တဝါ၊ ဆင် ချေ သမင်နှင့် ခိုဝင်စွန့်ရဲ ပျားစွဲလင်းတ ဥဗျိုင်းစသည် များလှ တချက် လင်းဝက်ပိတုံး ငုံးဝင် ချိုးနား ပေါက်ငြားညောင်ပင် ထို့ပြင် တောင်ပို့ စို့ရောက်မိုဃ်းစွန့် တိန်တံခွန်နှင့် ပြင်းထန်မိုဃ်း ကြိုး ပစ်မျိုးတနည်း တော်လည်းငလျင် ကောင်းကင်ကသာ ဥက္ကာပျံသန်း လဝန်းတာရာ များစွာအပေါင်း မကောင်းသော အဟိတ် တိတ်နိမိတ်သည်၎င်း။

ယံအဝမင်္ဂလဉ္စ၊ အကြင်မကောင်းသော အနိဋ္ဌဖလရုပ် ဒုက္ခဝေဒနာ များစွာတွင်းကျင်း ရေတွင်းရေကန် မကျန်တံတား လင်းလွှားကြိုးတန်း ပျသန်းရုံ့ရိုး၊ ကျောင်းဆိုးအိမ်ဆိုး ရိုးသည်တထွေ မြေနေမကောင်း ကျောင်းဆောက် အိမ်ဆောက် ထုပ် လျောက် သစ်ဝါး အသားမမွန် လှံကန်တချက် အမျက်မတော် ကြောင်ကြော် ဗွတ်တက် ခွေးဝက်ကြက်က စသည်အပေါင်း မကောင်းသော အမင်္ဂလာသည်၎င်း။

အမနာပေါ၊ သောသောမြည်သံ တညံညံနှင့် မြည်သံကျစ်ကျစ် မြည်သံကျော်ကျော် မတော်နားမှာ မင်္ဂလာအောင် မြည်လာသော။ ယောသကုဏဿ သဒ္ဓေါ၊ လင်းတ ခင်ဘုတ် ငှက်ယုတ် ငှက်ဝါ မြည်လာခွေးအ ထိုမှတထူး တစ်တီဟူးက လန့်မြူးရွံ့ထိတ် စိတ်မသန့်ဘွယ် ကျယ်ကျယ်လောင်လောင် ထက်ခေါင်ဆိမ်ဖိုး ဝင်တိုးကျော်သန်း ငှက်သရမ်း၏ စသည်အပေါင်း အကြင်မကောင်းသော ငှက်၏မြည်သံသည်၎င်း။

ယောပါပစ္စဟော၊ အကြင်မကောင်းအရိပ်၊ ဂြိုဟ်အိပ်စန်းကျ ပါပသမာသ် ဂြိုဟ်ပြတ်ဂြိုဟ်ဝင် ဂြိုဟ်နင်း ဂြိုဟ်ခိုး ထွက်ပြီး မငြိမ် စန်းအိမ်လွန်းပြတ် နက္ခတ်ဂြိုဟ်ယိုင် မခိုင်လှုပ်ရှား မကောင်းထားသည့် တခြားတွင်းဆိုး အကျိုးမထင် မကောင်းမြင်လေ တစ္ဆေတောသု ဘမ်းယူပူးရမ်း ညှိုးနွမ်းဆိုးယုတ် စုန်းဘုတ်ကဝေ တစ္ဆေမှင်စာ မာဩာရက်ခိုက် အတိုက်အမြုပ် အနုတ်အဖွဲ့အဖွဲ့ အလမ်း အကြမ်းအနု ပြုမှုပေ့ရှုပ် ရုပ်မြုပ်နာမ်ထား တခြားအပေါင်း မကောင်းလုံ့လ ပယောဂမိုးဂြိုဟ်စီးဒဿကံကြဉ္စာသည်၎င်း။

အကန္တံ၊ နှစ်သက်မရှိ နောက်ကျိကျိနှင့် မချီဝမ်းမှာ မခံသာအောင် သဒ္ဓါယုက်ထွေး ကင်းဝေးစိတ်တွင် အိပ်လျှင်မပြေ ခိုင်ဝေဝေနှင့် ထိုင်နေမကျ စိတ်သောကကြောင့်ဖြစ်သော။ ယံဒုဿပိနဉ္စ၊ အကြင်မကောင်းအချက် ကြောက်မက်လန့်ဘွယ် အသွယ်သွယ်ဖြင့် နှိပ်နယ်ညှဉ်းပန်း အကြမ်းအယုတ် ဘမ်းကုတ်ဆုတ်ဆွဲ အသဲအူနုတ် ရိုက်ပုတ်ချည်နှောင် ကရောင်ကတမ်း ရောင် ရမ်းငိုကြွေး ပူဆွေးဆူပွက် မနှစ်သက်ရေး မြေပွေး မြေဟောက် ငန်းပျောက် ငန်းကြား ဘောသားခွေးရူး လူရူးနှိပ်စက် ဝက်ပက် ဆင်နင်း ခွားမြင်းသင်္ကျား ကိုက်စားနှိပ်စက် ထားချက်လှံတန် သစ်ပင်ပြန်ကျ ရာဇဘေးဒဏ် ကောင်းကင်ပျံက ဟန်ပန်မရ ကောင်းကင်ကျနှင့် မီးပြမီးသင့် နိမ့်မြင့်လူးလာ များစွာအပေါင်း မကောင်းသော အိပ်မက်တို့သည်၎င်း။

လောကသ္မိံ၊ ယခုနေကြ ဤလူ့ရွာလောက၌။ အတ္ထိ၊ ထင်ရှားမသွေ ပေါ်ပေါက်လာချေ၏။ တေ၊ ထိုမကောင်းသော အနိဋ္ဌ ဒုက္ခရံဘေး ဖြစ်ရေးအကြောင်း နိမိတ်အပေါင်းတို့သည်။ ဗုဒ္ဓါနုဘာဝေန၊ ဘုရားမြတ်စွာ တို့ဆရာ၏ ခြောက်ဖြာရောင်ခြည် ခြောက်မည်သော အသာဓာရဏဉာဏ်၊ ခြောက်တန်သောဘဂ ဆယ်ဝသောအား ဆယ်ပါးသောဉာဏ်၊ လေးတန်သော ဣဒ္ဓိပါဒိ တဆယ့်ရှစ်ရပ်သော အာဝေဏိက စတုဝေသာရဇ္ဇ နာမကာယ ရူပကာယ စသည်ပေါင်းဆုံ အလုံးစုံသော ဂုဏ်တော် ကျေးဇူးတော် မေတ္တာတော် အာနုဘော်အစွမ်းအားဖြင့်၎င်း။

ဓမ္မာနုဘာဝေန၊ များစွာသံသရာက ဖန်ကာထပ်ထပ်လိမ်းကပ်၍လာ ကိလေသာမှဝေးကွာစေကြောင်း အပေါင်းဓမ္မက္ခန္ဓာ လေးတန်သောမ လေးချက်သောအောင်လံ လေးတန်သော စတုသစ္စဓမ္မ သံဒိဋ္ဌိက အကာလိက မဟာပရမတ္ထ ဓမ္မနိဗ္ဗာန် ဆယ်တန်သော ဗျာဓိတော်မြတ်၏ တန်ခိုးရှိန်စော် အာနုဘော် တော်အားဖြင့်၎င်း။

သံဃာနုဘာဝေန၊ လူနတ်နိဗ္ဗာန် ဘိုးတန်ရောက်လို့ ကုသိုလ်အစု မြတ်ကောင်းမှုကို လိုဆုတောင်းတ ဝေနေယျတို့၏ အတ္တနုဂုံ၊ ပုညဝေတ္တ မုချမှ နှင်း ယာခင်းအမှန် လေးတန်သုဒ္ဓိ ကျင့်သည့်သီလ ကာယမကွက် အသက်မညှာ လေးဖြာသောမဂ်

လေးချက်သောဖိုလ် ပုဂ္ဂိုလ်သူမ္မန် ဂုဏဝန်၊ သီလဝန်၊ ပညာဝန်၊ အမွန်မှန်စွာ အရိယာထင်ပေါ် သံဃာတော်မြတ် မလပ် ကျော်ဟိုး တန်ခိုးရှိန်စော် မေတ္တာတော်အစွမ်းအားဖြင့်၎င်း။

ဝိနာသံ၊ ဖရိုဖရဲ တကွဲတခြား တိမ်းပါးယိုယွင်း ပျက်စီးခြင်းသို့။ နန္တ၊ ဂမေန္တ၊ ပါပုဏန္တ၊ ဝေးရာရှောင်ရှား ရပ်တပါးသို့ မခြားနေည မဲသွားကြပါစေကုန်သတည်း။ ဣမိနာပရိတ္တာနုဘာဝေန၊ ဤသို့ရတနာသုံးပါး မြတ်ခေါင်ဖျားနှင့် သိကြားကစ အဋ္ဌာရသ ဒေဝတေဇော် ပရိတ်တော်၏ အာနုဘော်ဟုန် တန်ခိုးဂုဏ်ကြောင့်။ မေ-မမ၊ ဘရားကိုသာ ဖွေရှာမြတ်နိုး အားကိုး လေ့ရှိသော အကျွန်ုပ်အား။ သဗ္ဗဒါ၊ နေ့ရောညပါ အဝါခပ်သိမ်း။ ဝိနာသန္တ၊ နေခြည်ထိရောက် နှင်းရေပေါက်သို့ သွေ့ခြောက် ပျက်ပြယ် အန္တရာယ်မလာ ရောဂါမနား ဝေးခြားစင်လွင့်စေကုန်သတည်း။ သုခမင်္ဂလာနိ၊ ကောင်းကျိုးချမ်းသာ မင်္ဂလာဟူသမျှ အပေါင်းတို့သည်။ ဝစုန္တ၊ တရက်တခြား တက်နေလားသို့ ပြန့်ပွားစည်ပင်ကြစေကုန်သတည်း။

(ယံဒုဒ္ဓိဒိတ္တံအနက်ပြီး၏။)

ဒုက္ခပတ္တာ ပါဌ်အနက်

ဒုက္ခပတ္တာစနိဒုက္ခာ၊ ဘယပတ္တာစ နိဗ္ဗယာ။ သောကပတ္တာစ နိဿောကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။

(၎င်းပါဌ် သုံးခေါက်ရွတ်။)

ဒုက္ခပတ္တာ၊ ကိုယ်စိတ်နှစ်ဖြာ ပင်ပန်းဆင်းရဲခြင်းသို့ရောက်ကြကုန်သော။ သဗ္ဗေပိ၊ ခပ်သိမ်းဥဿုံအလုံးစုံလည်း ဖြစ်ကုန်သော။ ပါဏိနောစ၊ သတ္တဝါတို့သည်လည်း။ နိဒုက္ခာ၊ ဆင်းရဲကင်းပ ချမ်းသာအေးမြကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြစေကုန်သတည်း။ ဘယပတ္တာ၊ ကြောက်ဘွယ်မဟေး အာရမ္မဏဘေးသို့ ရောက်ကြကုန်သော။ သဗ္ဗေပိ၊ ခပ်သိမ်းဥဿုံ အလုံးစုံလည်း ဖြစ်ကုန်သော။

ပါဏ်နောစ၊ သတ္တဝါအပေါင်းတို့သည်လည်း။ နိဗ္ဗာယ၊ ဘေးရန်ကင်းပ ချမ်းသာအေးမြခြင်းရှိကြကုန်သည်။ ဟောန္တု၊ ဖြစ်စေ
 ကုန်သတည်း။ သောကပတ္တာ၊ ဉာတိ ဘောဂ သီလဒိဋ္ဌိ ကပ်ပြီရောဂါ ငါးပါးသောဗျသနကြောင့် စိုးရိမ်ပူဆွေးခြင်းသို့ရောက်ကြ
 ကုန်သော။ သဗ္ဗေပိ၊ ခပ်သိမ်းဥဿ အလုံးစုံလည်း ဖြစ်ကုန်သော ပါဏ်နောစ၊ သတ္တဝါတို့သည်လည်း။ နိဿောကာ၊ စိုးရိမ်ပူဆွေး
 ခြင်းကင်းပ ချမ်းငြိမ်းအေးမြကြကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။

နတ်ကြီးလေးပါးစောင့်သော ဂါထာပါဠိအနက်

ပုရတ္ထိမေန၊ တေရဋ္ဌော၊ ဒက္ခိဏေန၊ ဝိရုဋ္ဌကော။
 ပဗ္ဗိမေန၊ ဝိဂ္ဂပက္ခော၊ ကုဝေရော၊ ဥတ္တရိဒိဿ။
 ဝဗ္ဘာရော၊ တမဟာရာဇော၊ လောကပါလာ ယသဿိနော။
 တေပိ (အမှေ) နုရက္ခန္တု၊ အရောဂေန သုခေန။ (၎င်းပါဠိသုံးခေါက်ရွတ်။)

ပုရတ္ထိမေန၊ ယူဇနာရှစ်သောင်းလေးထောင် အမြင့်ဆောင်သဖြင့် တောင်တောင်ဟူသမျှ စိုးရပိုင်နင်း တောင်မင်းမြင့်မိုရ်
 ထိုထိုမကြွင်း ချွေထောင်လင်းပြာ အရှေ့မျက်နှာဌာန၌။ ဝသန္တော၊ ချမ်းသာရိပ်ငြိမ် နတ်စည်းစိမ်ကို ကြိမ်ကြိမ်ခံစား ပျော်ပါးနေ
 ထိုင်သော။ တေရဋ္ဌော၊ အာဏာတန်ခိုး ကပ်ပိုးကြီးလတ် ဂဗ္ဘ နတ်မျိုး အုပ်စိုးပိုင်သ တေရဋ္ဌ မည်ရကျော်ဟီး နတ်မင်းကြီး၎င်း။

ဒက္ခိဏေန၊ ယူဇနာရှစ်သောင်းလေးထောင် အမြင့်ဆောင်သဖြင့် တောင်တောင်ဟူသမျှ စိုးရပိုင်နင်း တောင်မင်းမြင့်မိုရ်
 ထိုထိုမကြွင်း မြောက်လင်းပြာ တောင်မျက်နှာဌာန၌။ ဝသန္တော၊ ချမ်းသာရိပ်ငြိမ် နတ်စည်းစိမ်ကို ကြိမ်ကြိမ်ခံစား ပျော်ပါးနေထိုင်
 သော။ ဝိရုဋ္ဌကော၊ အာဏာတန်ခိုး ကပ်ပိုးကြီးသ ကုမ္ဘာနတ်မျိုး အုပ်စိုးပိုင်သူ ဝိရုဋ္ဌက မည်ရကျော်ဟီး နတ်မင်းကြီး၎င်း။

ပစ္ဆိမေန၊ ယူဇနာရှစ်သောင်းလေးထောင် အမြင့်ဆောင်သဖြင့် တောင်တောင်ဟူသမျှ စိုးရပိုင်နင်း တောင်မင်းမြင့်မိုရ် ထိုထိုမကြွင်း ဖလ်ရောင်လင်းဖြာ အနောက်မျက်နှာဌာန၌။ ဝသန္တော၊ ချမ်းသာရိပ်ငြိမ် နတ်စည်းစိမ်ကို ကြိမ်ကြိမ်ခံစား ပျော်ပါး နေထိုင်သော။ ဝိရူပက္ခော၊ အာဏာတန်ခိုး ကဲမိုးကြီးမား နဂါးနတ်မျိုး အုပ်စိုးပိုင်ယူ ဝိရူပက္ခမည်ရကျော်ဟီး နတ်မင်းကြီး၎င်း။

ဥတ္တရံဒိသံ၊ ယူဇနာရှစ်သောင်းလေးထောင် အမြင့်ဆောင်သဖြင့် တောင်တောင်ဟူသမျှ စိုးရပိုင်နင်း တောင်မင်းမြင့်မိုရ် ထိုထိုမကြွင်း ရွှေရောင်လင်းဖြာ မြောက်မျက်နှာဌာန၌။ ဝသန္တော၊ ချမ်းသာရိပ်ငြိမ် နတ်စည်းစိမ်ကို ကြိမ်ကြိမ်ခံစား ပျော်ပါး နေထိုင်သော။ ကုဝေရော၊ အာဏာတန်ခိုး ကဲမိုးလွန်ထူး နတ်ဘီလူးမျိုး အုပ်စိုးပိုင်သ ကုဝေရဟု မည်ရကျော်ဟီး နတ်မင်းကြီး၎င်း။

စတ္တာဧရာ၊ သင်္ချာပိုင်းခြားသရုပ်အားဖြင့် လေးပါးကုန်သော။ တေမဟာရာဇာ၊ အာဏာတန်ခိုး ကဲမိုးသတ္တိ ထူးဘိကျော် ဟီး ထိုနတ်မင်းကြီးတို့သည်။ လောကပါလာ၊ လောကသုံးခွင် ဘုံအပြင်ကို ကုန်စင်မကျန် မြဲမြံသာဝရ စောင့်ရှောက်ကြကုန်၏။ ယသသိနော၊ နတ်စစ်ဗိုလ်မှူး အထူးများပြား နတ်စစ်သားနှင့် စည်ကားစုံစွာ ဝန်းကာပတ်ရံ များသောအခြံအရံ ရှိကြကုန်၏။ တေပိ၊ ထိုနတ်မင်းကြီးတို့သည်လည်း (အမှေ၊ ငါတို့ကို။) အရောဂေနစ၊ ကိုးဆယ့်ရှစ်ဖြာ အနာရောဂါ ကင်းရှင်း ကျန်းမာခြင်း ဖြင့်၎င်း။ သုခေနစ၊ ကိုယ်စိတ်နှစ်ဖြာ ပူဆာလွတ်ကင်း ချမ်းသာခြင်းဖြင့်၎င်း။ အနုရက္ခန္တု၊ အစဉ်ထာဝရ နှစ်၊လ၊ ရက်နေ့၊နာရီ၊ မိနစ်၊စက္ကန့်မကွာ စောင့်ရှောက်တော်မူနိုင်ကြပါစေကုန်သတည်း။

နာညတြ-ဂါထာတော်

နာညတြ ဗောဇ္ဈတပသာ၊ နာညတိန္ဒြိယသံဝရာ။

နာညတြ သဗ္ဗနိဿဂ္ဂ၊ သောတ္ထိပဿာမိ ပါဏိနံ။ ။

(အစိမ်းသားရဲတို့ကြောက်၏။ များများရွတ်ပါ။)

ဘဝေဝါဟံဂါထာ

ဘဝေဝါဟံ ဘယံဒိသ္မာ၊ ဘဝဉ္စ ဝိဘဝေသိနံ။
 ဘဝံနာဘိဝဒိံကိဉ္စ၊ နန္ဒိဉ္စ နဉ္စပါဒိယိံ။
 ဘုရား၊ ဗြဟ္မာ ပုန်းကွယ်ကြရာ၊ ဗြဟ္မာမမြင်သောဂါထာ၊ များများရွတ် အကျိုးရှိ၏။ သိလေ။

သံ-ရှစ်ချက်ဂါထာ

သံသာရစက္ကဝိဒ္ဓံသံ၊ သံသုဒ္ဓမဿ ဩရသံ။
 သံသိန္နကံ ဘဝေ အာသံ၊ သံသံ အပိသုမာနသံ။ ။

ဒေကိုးချက်ဂါထာ

ကေစိတ္တံ ဝိစိန္တေတု၊ ကေဓမ္မံ သုနိဿတိ။
 သေတော, သေမော လောကေ၊ ကေရာဇာတိပါကဋ္ဌော။
 သေတိ သမ္မာသမ္ဗုဒ္ဓံ၊ သေတိ ဓမ္မမုတ္တမံ။
 သေတိ မဂ္ဂမဂ္ဂယျ၊ သေတိ ပန တေ နမော။ ။

(၎င်းဂါထာများကို အနည်းဆုံး သုံးခေါက်ရွတ်ပါ)

- | | | |
|----------------------|-----|--|
| (တနင်္ဂနွေဂြိုဟ်ပါ၍) | (၁) | သဗ္ဗေဗုဒ္ဓါ ဣဒ္ဓိပုတ္တာ၊ ပစ္စေကာနဉ္စ ယံဣဒ္ဓိံ။
အရဟန္တာနဉ္စ တေဇေန၊ ရက္ခံဗန္ဓာမိ သဗ္ဗသော။ ။ |
| (တနင်္လာဂြိုဟ်ပါ၍) | (၂) | သဗ္ဗေဗုဒ္ဓါ ခေမပုတ္တာ၊ ပစ္စေကာနဉ္စ ယံခေမံ။
အရဟန္တာနဉ္စ တေဇေန၊ ရက္ခံဗန္ဓာမိ သဗ္ဗသော။ ။ |
| (အင်္ဂါဂြိုဟ်ပါ၍) | (၃) | သဗ္ဗေဗုဒ္ဓါ ဇိနပုတ္တာ၊ ပစ္စေကာနဉ္စ ယံဇိနံ။
အရဟန္တာနဉ္စ တေဇေန၊ ရက္ခံဗန္ဓာမိ သဗ္ဗသော။ ။ |
| (ဗုဒ္ဓဟူးဂြိုဟ်ပါ၍) | (၄) | သဗ္ဗေဗုဒ္ဓါ လာဘပုတ္တာ၊ ပစ္စေကာနဉ္စ ယံလာဘံ။
အရဟန္တာနဉ္စ တေဇေန၊ ရက္ခံဗန္ဓာမိ သဗ္ဗသော။ ။ |
| (စနေဂြိုဟ်ပါ၍) | (၅) | သဗ္ဗေဗုဒ္ဓါ တေဇပုတ္တာ၊ ပစ္စေကာနဉ္စ ယံတေဇံ။
အရဟန္တာနဉ္စ တေဇေန၊ ရက္ခံဗန္ဓာမိ သဗ္ဗသော။ ။ |
| (ကြာသပတေးဂြိုဟ်ပါ၍) | (၆) | သဗ္ဗေဗုဒ္ဓါ ဗလပုတ္တာ၊ ပစ္စေကာနဉ္စ ယံဗလံ။
အရဟန္တာနဉ္စ တေဇေန၊ ရက္ခံဗန္ဓာမိ သဗ္ဗသော။ ။ |
| (ရာဟုဂြိုဟ်ပါ၍) | (၇) | သဗ္ဗေဗုဒ္ဓါ ယသပုတ္တာ၊ ပစ္စေကာနဉ္စ ယံယသံ။
အရဟန္တာနဉ္စ တေဇေန၊ ရက္ခံဗန္ဓာမိ သဗ္ဗသော။ ။ |
| (သောကြာဂြိုဟ်ပါ၍) | (၈) | သဗ္ဗေဗုဒ္ဓါ သိရိပုတ္တာ၊ ပစ္စေကာနဉ္စ ယံသိရိံ။
အရဟန္တာနဉ္စ တေဇေန၊ ရက္ခံဗန္ဓာမိ သဗ္ဗသော။ ။ |

(ထနင်္ဂနွေဂြိုဟ်ပါဌ်)

(၉) သဗ္ဗေဒုဒ္ဓါ ဣဒ္ဓိပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယံဣဒ္ဓိံ။
အရဟန္တာနဉ္စ ဘေဇေန၊ ရက္ခံဗန္ဓာမိ သဗ္ဗသော။ ။

၎င်းဂြိုဟ်နှစ်လုံးပါသောများကို နေ့စဉ်ရွတ် အန္တရာယ်ကင်း၏။ အရှေ့မြောက်ထောင့်ကနေပြီး ဂြိုဟ်စဉ်အတိုင်းစည်းချရမည်။

တနင်္ဂနွေဂြိုဟ် ပါဌ်စာနက်

(၁) ဣဒ္ဓိပ္ပတ္တာ၊ ဉာဏသိဒ္ဓိ၊ မဟိဒ္ဓိနှင့် ကြီးဘိထင်ပေ၍ တန်ခိုးတော်နှင့် ပြည့်စုံခြင်းသို့ရောက်တော်မူကုန်သော။ သဗ္ဗေ၊ ပွင့်ကြည်သည့် ခပ်သိမ်းကုန်သော။ ဗုဒ္ဓါစ၊ လောကဓာတ်သုံး စံနှုန်းမည်သူ တလူမထား လွန်ကဲသူ၊ မြတ်တော်မူသော ဘုရားရှင်တို့၏ ၎င်း။ ပစ္စေကာနဉ္စ၊ သာသနာတော်ပဉ္စ ပွင့်ကြသီးခြား ပစ္စေကဗုဒ္ဓါ ရှင်တော်ဘုရားတို့၏ ၎င်း။ ယံဣဒ္ဓိံ၊ အကြင် တန်ခိုးတေဇော် အာနုဘော်သည်။ အတ္ထိ၊ ရှိ၏။ တေနဣဒ္ဓိပ္ပတ္တေနစ၊ ထိုတန်ခိုးတေဇော် အာနုဘော်ဖြင့်၎င်း။ အရဟန္တာနံ၊ သန္တိသုခနိဗ္ဗာန ကို ဉာဏ်ဝထင်ထင် သိမြင်တုံလတ် ရဟန္တာပုဂ္ဂိုလ်မြတ်ဘို့၏။ ဘေဇေနစ၊ တန်ခိုးတေဇော် အာနုဘော်ဖြင့်၎င်း။ သဗ္ဗသော၊ ဝန်းကျင်ပတ်ချာ ခပ်ဆယ်မျက်နှာမှ။ ရက္ခံ၊ ဉာဏသိဒ္ဓိ မဟိဒ္ဓိနှင့် ကြီးဘိထင်ပေ၍ တန်ခိုးတော်နှင့် ပြည့်စုံခြင်း အစောင့် အရှောက်ကို။ အဟံ၊ ငါသည်။ ဗန္ဓာမိ၊ ဝေသာလီပြည် မြို့ရိုးသုံးထပ်အကြား သာကီနွယ်ဘွား ဘထွေးတော် အမိတောဒနမင်း၏ သား ဘုရားညီတော် ရှင်အာနန္ဒာမထေရ်ကျော် ရွတ်ဆိုသည့်အလား ရွတ်ဆိုဖွဲ့စည်းပါ၏။

တနင်းလာဂြိုဟ် ပါဌ်စာနက်

(၂) ဓမ္မေပ္ပတ္တာ၊ ကြောက်၊ ထိတ်၊ လန့်၊ တွေး၊ စိတ္တကြာသ ဘေးကင်းခြင်းသို့ ရောက်တော်မူကုန်သော။ သဗ္ဗေ၊ ပွင့်ကြည်သည့် ခပ်သိမ်းကုန်သော။ ဗုဒ္ဓါစ၊ ငါးတန်ညေယျ ဓမ္မလုံးစုံ တရားပုံကို အကုန်အစင် ထင်မြင်သိတတ် သဗ္ဗညုတရွှေဉာဏ်

တော်မြတ်ကို တပ်တပ်စိုးနင်း ပိုင်သတော်မူသော ဘုရားရှင်တို့၏၎င်း။ ပစ္စေကာနဉ္စ၊ သာသနာတော်ပ၌ ပွင့်ကြသီးခြား ပစ္စေကာ ဗုဒ္ဓါရှင်တော်ဘုရားတို့၏၎င်း။ ယံခေမံ၊ အကြင် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဘေန ခေမပ္ပတ္တေန၊ ထိုဘေး ရန်ခပ်သိမ်း ကင်းငြိမ်းခြင်းတည်းဟူသော အာနုဘော်ဖြင့်၎င်း။ အရဟန္တာနံ၊ တထောင့်ငါးရာ ကိလေသာမှ ဝေးစွာလွတ်မြောက် အရဟတ္တဖိုလ်ရောက်လတ် ရဟန္တာပုဂ္ဂိုလ်မြတ်တို့၏။ ဧတေဇေန၊ တန်ခိုးတေဇော် အာနုဘော်ဖြင့်၎င်း။ သဗ္ဗသော၊ ဝန်းကျင် ပတ်ချာ ရပ်ဆယ်မျက်နှာမှ။ ရက္ခံ၊ ကြောက်၊ ထိတ်၊ လန့်၊ တွေး ဝိဇ္ဇုကြာသ ဘေးကင်းခြင်း အစောင့်အရှောက်ကို။ အဟံ၊ ငါသည်။ ဗန္ဓာမိ၊ သောဏမထေရ်၊ ဥတ္တရမထေရ် သထုံပြည်ရွတ်ဆိုဖွဲ့စည်းသည့်အသား ရွတ်ဆိုဖွဲ့စည်းပါ၏။

ဇာန်ဂြိုဟ် ပါ၍ အနက်

(၃) ဇိနပ္ပတ္တာ၊ ဒေဝပုတ္တ စသည့်အပြား မာရ်ငါးပါးကို ပယ်ရှားနှိမ်နင်း အောင်ခြင်းသို့ ရောက်တော်မူကုန်သော။ သဗ္ဗေ၊ ပွင့်ကြည့်သည့် ခပ်သိမ်းကုန်သော။ ဗုဒ္ဓါ၊ ငါးဘန်ဥေယျ မဟာလုံးစုံ တရားစုံကို အကုန်အစင် ထင်မြင်သိတတ် သဗ္ဗညုတ ရွှေဉာဏ်တော်မြတ်ကို တပ်တပ်စိုးနင်း ပိုင်သတော်မူသော ဘုရားရှင်တို့၏၎င်း။ ပစ္စေကာနဉ္စ၊ သာသနာတော်ပ၌ ပွင့်ကြသီးခြား ပစ္စေကာဗုဒ္ဓါရှင်တော်ဘုရားတို့၏၎င်း။ ယံဇိနံ၊ အကြင် တွင်းပြင်ရန်ဘေး ကင်းဝေးလွတ်မြောက် အောင်ခြင်းသို့ ရောက်တော်မူ ခြင်းသည်။ အတ္ထိရှိ၏။ ဧတေဇိနပ္ပတ္တေန၊ ထိုတွင်းပြင် ရန်ဘေး ကင်းဝေးလွတ်မြောက် အောင်တော်မူခြင်းသို့ ရောက်ခြင်းတည်း ဟူသော အာနုဘော်ဖြင့်၎င်း။ အရဟန္တာနံ၊ တထောင့်ငါးရာ ကိလေသာမှ ဝေးစွာလွတ်မြောက် အရဟတ္တဖိုလ်ရောက်လတ် ရဟန္တာပုဂ္ဂိုလ်မြတ်တို့၏။ ဧတေဇေန၊ တန်ခိုးတေဇော် အာနုဘော်ဖြင့်၎င်း။ သဗ္ဗသော၊ ဝန်းကျင်ပတ်ချာ ရပ်ဆယ်မျက်နှာမှ။ ရက္ခံ၊ ဒေဝပုတ္တ စသည့်အပြား မာရ်ငါးပါးကို ပယ်ရှားနှိမ်နင်း အောင်ခြင်းအစောင့်အရှောက်ကို။ အဟံ၊ ငါသည်။ ဗန္ဓာမိ၊ သောဏမထေရ်၊ ဥတ္တရမထေရ် သထုံပြည် ရွတ်ဆိုဖွဲ့စည်းသည့်အသား ရွတ်ဆိုဖွဲ့စည်းပါ၏။

ဗုဒ္ဓဟူးဂြိုဟ် ပါဌ်အနက်

(၄) လာဘဗုတ္တိ၊ သဒ္ဓါကြည်ဖြူ ပေးလှသမျှ အလ္လဒါနကို စိုးရပိုင်ယူ ခံတော်မူအပ်ကြသဖြင့် မြတ်သောလာဘ်ပေါ်ခြင်းသို့ ရောက်တော်မူကုန်သော။ သဗ္ဗေ၊ ပွင့်ကြည့်သည့် ခပ်သိမ်းကုန်သော။ ဗုဒ္ဓါ၊ ငါးတန်ဥေယျ ဓမ္မလုံးစုံ တရားပုံကို အကုန်အစင် ထင်မြင်သိတတ် သဗ္ဗညုတ ရွှေဉာဏ်တော်မြတ်ကို တပ်တပ်စိုးနင်း ပိုင်သတော်မူသော ဘုရားရှင်တို့၏၎င်း။ ပစ္စေကာနဉ္စ၊ သာသနာတော်ပ၌ ပွင့်ကြသီးခြား ပစ္စေကဗုဒ္ဓါ ရှင်တော်ဘုရားတို့၏၎င်း။ ယံလာဘံ၊ အကြင်သူတပါးတို့ထက် ကဲသာလွန်မြတ် ချီးမွမ်းအပ်သော လာဘ်ပေါ်ခြင်းသို့ ရောက်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ တေနလာဘပုတ္တေန၊ ထိုသူတပါးတို့ထက် ကဲသာလွန်မြတ် ချီးမွမ်းအပ်သော လာဘ်ပေါ်သော အာနုဘော်ဖြင့်၎င်း။ အရဟန္တာနံ၊ တထောင့်ငါးရာ ကိလေသာမှ ဝေးစွာလွတ်မြောက် အရဟတ္တဖိုလ်ရောက်သတ် ရဟန္တာပုဂ္ဂိုလ်မြတ်တို့၏။ တေဇေန၊ တန်ခိုးတော်ဇော် အာနုဘော်ဖြင့်၎င်း။ သဗ္ဗသော၊ ဝန်းကျင် ပတ်ချော ရပ်ဆယ်မျက်နှာမှ။ ရက္ခံ၊ သဒ္ဓါကြည်ဖြူ ပေးလှသမျှ အလ္လဒါနကို စိုးရပိုင်ယူ ခံတော်မူအပ်သဖြင့် မြတ်သော လာဘ်ပေါ်သော အခေါ်အရှောက်ကို။ အဟံ၊ ငါသည်။ ဗန္ဓာမိ၊ သောဏမထေရ်၊ ဥတ္တရမထေရ် သထုံပြည် ရွတ်ဆိုဖွဲ့စည်းသည့် အလား ရွတ်ဆိုဖွဲ့စည်းပါ၏။

ဓနုဂြိုဟ် ပါဌ်အနက်

(၅) ဧတဗုတ္တိ၊ ရူပကာယ၊ ဓမ္မကာယ ထိန်ထိန်ပသဖြင့် ကြီးမြတ်သော ကိုယ်တော်ရောင် ဉာဏ်တော်ရောင် ထိန်ပြောင်ပွားတိုး ဖြင့်မြတ်သောတန်ခိုးတော်ရှိခြင်းသို့ ရောက်တော်မူကုန်သော။ သဗ္ဗေ၊ ပွင့်ကြည့်သည့် ခပ်သိမ်းကုန်သော။ ဗုဒ္ဓါ၊ ငါးတန်ဥေယျ ဓမ္မလုံးစုံ တရားပုံကို အကုန်အစင် ထင်မြင်သိတတ် သဗ္ဗညုတရွှေဉာဏ်တော်မြတ်ကို တပ်တပ်စိုးနင်း ပိုင်သတော်မူ

သောဘုရားရှင်တို့၏၎င်း။ ပစ္စေကနဉ္စ၊ သာသနာတော်ပဉ္စ ပွင့်ကြသီးခြား ပစ္စေကဗုဒ္ဓါရှင်တော်ဘုရားတို့၏၎င်း။ ယံတေခံ၊ အကြင်
 အံ့မပြီး ချီးမကုန် အဖုံဖုံအဝဝ ကြီးမြတ်သော အဓိန္ဒိယာတန်ခိုးတော်နှင့် ပြည့်စုံခြင်းသည်။ အတ္ထိ၊ ရှိ၏။ တေန တေဗ္ဗတ္တေန စ၊
 ထိုအံ့မပြီး ချီးမကုန် အဖုံဖုံအဝဝ ကြီးမြတ်သော အဓိန္ဒိယတန်ခိုးတော် အာနုဘော်ဖြင့်၎င်း။ အရဟန္တာနံ၊ တထောင့်ငါးရာ ကိ
 လေသာမှ ဝေးစွာလွတ်မြောက် အရဟတ္တဖိုလ်ရောက်လတ် ရဟန္တာပုဂ္ဂိုလ်မြတ်တို့၏။ တေဇေနစ၊ တန်ခိုးတေဇော် အာနုဘော်
 ဖြင့်၎င်း။ သဗ္ဗသော၊ ဝန်းကျပ်ပတ်ချာ ရပ်ဆယ်မျက်နှာမှ။ ရက္ခံ၊ ရူပကာယ၊ ဓမ္မကာယ ထိန်ထိန်ပသဖြင့် ကြီးမြတ်သော ကိုယ်
 တော်ရောင်၊ ဉာဏ်တော်ရောင် ထိန်ပြောင်ပွားတိုး မြင့်မြတ်သောတန်ခိုးရှိသော အစောင့်အရှောက်ကို။ အာဟံ၊ ငါသည်။ ဗန္ဓာမိ၊
 သောဏမထေရ်၊ ဥတ္တရမထေရ် သထုံပြည် ရွတ်ဆိုဖွဲ့စည်းသည့်အလား ရွတ်ဆိုဖွဲ့စည်းပါ၏။

ကြာသပတေးဂြိုဟ် ပါငြိအနက်

(၆) ဗလပ္ပတ္တာ၊ ကိုယ်တော်အား ဆယ်ပါး၊ ဉာဏ်တော်အား ဆယ်ပါး ထူးခြားကဲမောက် အားတော် ဆယ်ပါးနှင့်
 ပြည့်စုံခြင်းသို့ ရောက်တော်မူကုန်သော။ သဗ္ဗေ၊ ပွင့်ကြည့်သို ခပ်သိမ်းကုန်သော။ ဗုဒ္ဓါစ၊ ငါးတန်ဥေယျ ခန္ဓလုံးစုံ တရားပုံကို
 အကုန်အစင် ထင်မြင်သိတတ် သဗ္ဗညုတရွှေဉာဏ်တော်မြတ်ကို တပ်တပ်စိုးနင်း ပိုင်သတော်မူသော ဘုရားရှင်တို့၏၎င်း။ ပစ္စေကနဉ္စ၊
 သာသနာတော်ပဉ္စ ပွင့်ကြသီးခြား ပစ္စေကဗုဒ္ဓါရှင်တော်ဘုရားတို့၏၎င်း။ ယံဗလံ၊ အကြင်ဉာဏ်၊ ကာယ များလှသင်ပေင် ဆယ်ပါး
 သော အားတော်နှင့်ပြည့်စုံခြင်းသည်။ အတ္ထိ၊ ရှိ၏။ တေန ဗလပ္ပတ္တေနစ၊ ထိုဉာဏ်၊ ကာယ များလှသင်ပေင် ဆယ်ပါးသော အား
 တော်နှင့် ပြည့်စုံသောအာနုဘော်ဖြင့်၎င်း။ အရဟန္တာနံ၊ တထောင့်ငါးရာ ကိလေသာမှ ဝေးစွာလွတ်မြောက် အရဟတ္တဖိုလ်ရောက်
 လတ် ရဟန္တာပုဂ္ဂိုလ်မြတ်တို့၏။ တေဇေနစ၊ တန်ခိုးတေဇော် အာနုဘော်ဖြင့်၎င်း။ သဗ္ဗသော၊ ဝန်းကျပ်ပတ်ချာ ရပ်ဆယ်မျက်နှာ

မှ။ ရက္ခ၊ ကိုယ်တော်အားဆယ်ပါး၊ ဉာဏ်တော်အားဆယ်ပါး ထူးခြား ကဲမောက် အား ဆယ်ပါးနှင့် ပြည့်စုံသော အစောင့် အရှောက်ကို။ အဟံ၊ ငါသည်။ ဗန္ဓာမိ၊ သောဏမထေရ်၊ ဥတ္တရမထေရ် သထုံပြည်ရွတ်ဆိုဖွဲ့စည်းသည့်အလား ရွတ်ဆိုဖွဲ့စည်းပါ၏။

ရာဟုဂြိုဟ် ပါဌ်အနက်

(၇) ယသပ္ပတ္တာ၊ ရဟန်းယောကျ်ား၊ ရဟန်းမိန်းမ၊ လူယောကျ်ား၊ လူမိန်းမအားဖြင့် ပရိသတ်လေးပါး ထင်ရှား ပေပြီပေါက် အခြံအရံများခြင်းသို့ရောက်တော်မူကုန်သော။ သဗ္ဗေ၊ ပွင့်ကြသည့် ခပ်သိမ်းကုန်သော။ ဗုဒ္ဓါစ၊ ငါးတန်ဥေယျ ဓမ္မ လုံးစုံ တရားပုံကို အကုန်အစင် ထင်မြင်သိတတ် သဗ္ဗညုတရွှေဉာဏ်တော်မြတ်ကို တပ်တပ်စိုးရင်း ပိုင်သတော်မူသော ဘုရားရှင်တို့၏ ၎င်း။ ပစ္စေကာနဉ္စ၊ သာသနာတော်ပ၌ ပွင့်ကြသီးခြား ပစ္စေကဗုဒ္ဓါ ရှင်တော်ဘုရားတို့၏၎င်း။ ယံ ယသံ၊ အကြင် များလှထပ်ထပ် လေးပါးသောပရိသတ် အခြံအရံနှင့် ပြည့်စုံခြင်းသည်။ အတ္ထိ၊ ရှိ၏။ တေန ယသပ္ပတ္တေန၊ ထိုများလှထပ်ထပ် လေးပါးသော ပရိသတ် အခြံအရံနှင့်ပြည့်စုံသော အာနုဘော်ဖြင့်၎င်း။ အရဟန္တာနံ၊ တထောင့်ငါးရာ ကိလေသာမှ ဝေးစွာ လွတ်မြောက် အရဟတ္တပိုင်းရောက်သက် ရဟန္တာပုဂ္ဂိုလ်မြတ်တို့၏။ တေဇေန၊ တန်ခိုးတေဇော် အာနုဘော်ဖြင့်၎င်း။ သဗ္ဗသော၊ ဝန်းကျင်ပတ် ချာ ရပ်ဆယ်မျက်နှာမှ။ ရက္ခံ၊ ရဟန်းယောကျ်ား၊ ရဟန်းမိန်းမ၊ လူယောကျ်ား၊ လူမိန်းမအားဖြင့် ပရိသတ်လေးပါး ထင်ရှား ပေပြီပေါက် အခြံအရံများသော အစောင့်အရှောက်ကို။ အဟံ၊ ငါသည်။ ဗန္ဓာမိ၊ သောဏမထေရ်၊ ဥတ္တရမထေရ် သထုံပြည် ရွတ်ဆိုဖွဲ့စည်းသည့်အလား ရွတ်ဆိုဖွဲ့စည်းပါ၏။

သောကြာဂြိုဟ် ပါဌ်အနက်

(၈) သီရိပ္ပတ္တာ၊ ရွှေဘုန်းတော်ရောင် တပြောင်ပြောင်တအိအိ ထွန်းလင်းတောက်ပသော ဘုန်းကြက်သရေရှိတော်မူ ကုန်သော။ သဗ္ဗေ၊ ပွင့်ကြသည့် ခပ်သိမ်းကုန်သော။ ဗုဒ္ဓါစ၊ ငါးတန်ဥေယျ ဓမ္မလုံးစုံ တရားပုံကို အကုန်အစင် ထင်မြင်သိတတ်

သဗ္ဗညုတရွှေဉာဏ်တော်မြတ်ကို တပ်တပ်စိုးနင်း ပိုင်သတော်မူသော ဘုရားရှင်တို့၏၎င်း။ ပစ္စေကာနဉ္စ၊ သာသနာတော်ပဉ္စ ပွင့်ကြ သီးခြား ပစ္စေကဗုဒ္ဓါ ရှင်တော်ဘုရားတို့၏၎င်း။ ယံသိရိံ၊ အကြင် ကောင်းမြတ်ရွှန်းဝေ တင့်တယ်လှပသော ကြက်သရေရှိတော် မူခြင်းသည်။ အတ္ထိ၊ ရှိ၏။ တေနသိရိပ္ပတ္တေနစ၊ ထိုကောင်းမြတ်ရွှန်းဝေ တင့်တယ်လှပသော ကြက်သရေရှိတော်မူသော အာနု ဘော်ဖြင့်၎င်း။ အရဟန္တာနံ၊ တထောင့်ငါးရာ ကိလေသာမှ ဝေးစွာလွတ်မြောက် အရဟတ္တဖိုလ်ရောက်လတ် ရဟန္တာပုဂ္ဂိုလ်မြတ် တို့၏။ တေဇေနစ၊ တန်ခိုးတေဇော် အာနုဘော်ဖြင့်၎င်း။ သဗ္ဗသော၊ ဝန်းကျင်ပတ်ချာ ရပ်ဆယ်မျက်နှာမှ။ ရက္ခံ၊ ရွှေဘုန်းတော် ရောင် တပြောင်ပြောင်တအိအိ ထွန်းလင်းတောက်ပသော ဘုန်းကြက်သရေရှိတော်မူသော အစောင့်အရှောက်ကို။ အဟံ၊ ငါသည်။ ဗန္ဓာမိ၊ သောဏမထေရ်၊ ဥတ္တရမထေရ် သထုံပြည်ရွတ်ဆို ဖွဲ့စည်းသည့်အလား ရွတ်ဆိုဖွဲ့စည်းပါ၏။

တနင်္ဂဇွန်ဂြိုဟ် ပါဌ်အနက်

(၉) ဣဒ္ဓိပ္ပတ္တာ၊ ဉာဏသိဒ္ဓိ၊မဟိဒ္ဓိနှင့် ကြီးဘိထင်ပေ၍ တန်ခိုးတော်နှင့် ပြည့်စုံခြင်းသို့ ရောက်တော် မူကုန်သော။ သဗ္ဗေ၊ ပွင့်ကြည့်သို့ ခပ်သိမ်းကုန်သော။ ဗုဒ္ဓါစ၊ လောကဓာတ်သုံး စံနှုန်းမည်သူ တလူမထား လွန်ကဲသူမြတ်တော်မူသော ဘုရား ရှင်တို့၏၎င်း။ ပစ္စေကာနဉ္စ၊ သာသနာတော်ပဉ္စ ပွင့်ကြသီးခြား ပစ္စေကဗုဒ္ဓါ ရှင်တော်ဘုရားတို့၏၎င်း။ ယံဣဒ္ဓိံ၊ အကြင်တန်ခိုး တေဇော် အာနုဘော်သည်။ အတ္ထိ၊ ရှိ၏။ တေနဣဒ္ဓိပ္ပတ္တေနစ၊ ထိုတန်ခိုးတေဇော် အာနုဘော်ဖြင့်၎င်း။ အရဟန္တာနံ၊ သန္တိသုခ နိဗ္ဗာန်ကို ဉာဏ်ဝထင်ထင် သိမြင်တုံလတ် ရဟန္တာပုဂ္ဂိုလ်မြတ်တို့၏။ တေဇေနစ၊ တန်ခိုးတေဇော် အာနုဘော်ဖြင့်၎င်း။ သဗ္ဗသော၊ ဝန်းကျင်ပတ်ချာ ရပ်ဆယ်မျက်နှာမှ။ ရက္ခံ၊ ဉာဏသိဒ္ဓိ၊မဟိဒ္ဓိနှင့် ကြီးဘိထင်ပေ၍ တန်ခိုးတော်နှင့် ပြည့်စုံခြင်းအစောင့်အရှောက် ကို။ အဟံ၊ ငါသည်။ ဗန္ဓာမိ၊ ဝေသာလီပြည် မြို့ရိုးသုံးထပ်အကြား သာကီနွယ်ဘွား ဘထွေးတော်၊ အမိတောဒနမင်း၏သား ဘုရားညီတော် ရှင်အာနန္ဒာမထေရ်ကျော် ရွတ်ဆိုသည်အလား ရွတ်ဆိုဖွဲ့စည်းပါ၏။

သိရသ္မိံ ဂါထာပါဌ် အနက်

- (၁) သိရသ္မိံ (ဓမ္မ) ဗုဒ္ဓသေဋ္ဌော၊ သာရိပုတ္တောစ ဒက္ခိဏေ။
ဝါမအံသေ မောဂ္ဂလာနော၊ ပုရတော ပိဋကတ္တယံ။ ။
- (၂) ပစ္ဆိမေ (ဗုဒ္ဓ) အာနန္ဒော၊ စတုဒ္ဓိသာ ခိဏာသဝါ။
သမန္တာ လောကပါလာစ၊ ဣန္ဒာဒေဝါ သဗြဟ္မကာ။ ။
- (၃) တေသံ အာနုဘာဝေန၊ သဗ္ဗေ ဘယဥပဒ္ဒဝါ။
အနေကအန္တရာယာပိ၊ ဝိနာသန္တု အသေသတော။ ။

(သုံးခေါက်ရွတ်ပါ။)

ဂိလာနပုဂ္ဂိုလ်ကိုဖြစ်စေ၊ အခြားပုဂ္ဂိုလ်ကိုဖြစ်စေ၊ ရွတ်သောအခါ ကွင်းသားသော (ဓမ္မ) နေရာမှာ (တေ) ဟုပြင်၊ (ဗုဒ္ဓ) နေရာမှာ (တဝ) ဟု ပြင်ရွတ်ပါ။

ဓမ္မ၊ ခပ်သိမ်းဥဿုံ ဘေးမျိုးစုံကို အကုန် ကင်းဝေး လွတ်ရေး အောင်ဆု ကြောင်းပြု ရှုမြော် ဘုရားတပည့်တော်၏။ သိရသ္မိံ၊ လက်၊ ခြေ၊ နား၊ နှာ၊ ကိုယ်အင်္ဂါတွင် မြတ်ရာတန္တုန်း မပြတ်သုံးသည့် အမြတ်ဆုံးဖြစ်သော ထိပ်အလုံး၌။ ဗုဒ္ဓသေဋ္ဌော၊ သုတ၊ သာဝက၊ ပစ္စေကဟု ဗုဒ္ဓသုံးဆူ ချီးမွမ်းအပ်သောတူတို့ထက် ဆထက်ဂုဏ်နေ သင်္ချေမက သာလွန်ထူးမြတ်လှသည့် သုံးလောကဆီမီး ဘုရားကိုယ်တော်မြတ်ကြီးသည်။ တိဋ္ဌတု၊ ဘေးရန်ခပ်သိမ်း ကင်းလွတ်ငြိမ်းအောင် မယိမ်းမယိုင် ကျောက်စာတိုင်သို့ မြဲခိုင်မတ်မတ် ရပ်တန့်တည်နေတော်မူပါ။ ခြောက်ရောင်စုံထိန်လင်း နေလိုဝင်းတဲ့ အရှင်မြတ်ကြီးဘုရား။

မေ၊ ခပ်သိမ်းဥဿုံ ဘေးမျိုးစုံကို အကုန်ကင်းဝေး လွတ်ရေးအောင် ဆု ကြောင်းပြုရှုမြော် ဘုရားတပည့်တော်၏။ ဒက္ခိဏေး လကျာပခုံး ညာလက်ရုံး၌။ သာရိပုတ္တော၊ ပြဿနာထူးဆန်း အခန်းခန်းကို ခွဲခြမ်းပိုင်ပိုင် ဖြေစွမ်းနိုင်တတ် ရှင်သာရိပုတ္တရာမထေရ် မြတ်သည်။ တိဋ္ဌတု၊ ဘေးရန်ခပ်သိမ်း ကင်းလွတ်ငြိမ်းအောင် မယိမ်းမယိုင် ကျောက်စာတိုင်သို့ မြဲခိုင်မတ်မတ် ရပ်တန့်တည်နေ တော်မူပါ။ ပညာအရာ ဝေဝေဆာသည့် လကျာရံအရှင်မြတ်ဘုရား။

မေ၊ ခပ်သိမ်းဥဿုံ ဘေးမျိုးစုံကို အကုန်ကင်းဝေး လွတ်ရေးအောင် ဆု ကြောင်းပြုရှုမြော် ဘုရားတပည့်တော်၏။ ဝါမအံ သေ၊ လက်ဝဲပခုံး ဘယ်လက်ရုံး၌။ မောဂ္ဂလာနော၊ သင်္ချာတွက်ကိန်း နှစ်သိန်းလေးသောင်း အပေါင်းအစု အထူရှိရာ ဤမဟာ ပထဝီမြေကြီး တက်စီးတွန်းလှန် ဂျမ်းပြန်ဦးစောက် ကိုင်ကာမှောက်နိုင်သော ရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည်။ တိဋ္ဌတု၊ ဘေးရန်ခပ်သိမ်း ကင်းလွတ်ငြိမ်းအောင် မယိမ်းမယိုင် ကျောက်စာတိုင်သို့ မြဲခိုင်မတ်မတ် ရပ်တန့်တည်နေတော်မူပါ။ တန်ခိုးရှိန်ကဲ ထိန်ထိန်ကြဲသည့် လက်ဝဲရံ အရှင်မြတ်ဘုရား။

မမ၊ ခပ်သိမ်းဥဿုံ ဘေးမျိုးစုံကို အကုန်ကင်းဝေး လွတ်ရေးအောင် ဆု ကြောင်းပြုရှုမြော် ဘုရားတပည့်တော်သည်။ ပုရ တော၊ နဖူးမူခ လည်ရင်ဝတွင် ရွှေတခွင်၌။ ပိဋကတ္တယံ၊ သုံးပုံပိဋကတ် ငါးရပ်နိကာယ် ကိုးသွယ်အင်္ဂါ မှန်စွာရှစ်သောင်း လေး ထောင် ဓမ္မက္ခန္ဓာ ဒေသနာအရပ်ရပ် ကျယ်ဝန်းလတ်တံ ပရိယတ်ထင်ပေ။ ပိဋကတ်တရားတော်သည်။ တိဋ္ဌတု၊ ဘေးရန်ခပ်သိမ်း ကင်းလွတ်ငြိမ်းအောင် မတိမ်းရှေး ရွှေပါးမျက်မှောက် တည်လာရောက်တော်မူပါ။ ပိဋကတ်ဖြာဖြာ ကျမ်းရွှေစာတော်မြတ်ဘုရား။

မမ၊ ခပ်သိမ်းဥဿုံ ဘေးမျိုးစုံကို အကုန်ကင်းဝေး လွတ်ရေးအောင် ဆု ကြောင်းပြုရှုမြော် ဘုရားတပည့်တော်၏။ ပစ္ဆိမေ၊ နောက်ဟုသမုတ် လည်ကုတ်၊ လက်ပြင်၊ ကျောတခွင်၌။ အာနန္ဒော၊ သတိကောင်းလတ် ရွတ်ဘာသံလျင်မြန် မြဲမြံအမှတ် ရှိလတ် ကြားမြင် ထို့ပြင်အလေ့ သိမ်မွေ့လုပ်ကျွေးမိန့်ရေးငါးချက် တေဒဂ်သွယ်သွယ် သင်္ကနွယ်ကျော် ဘထွေးတော်၊ အမိတောဒနမင်း၏

သား ဘုရားညီတော် ရှင်အာနန္ဒာမထေရ်ကျော်သည်။ တိဋ္ဌတု၊ ဘေးရန်ခပ်သိမ်း ကင်းလွတ်ငြိမ်းအောင် မယိမ်းမယိုင် ကျောက်စာတိုင်သို့ မြိုင်မတ်မတ် တန်ရပ်တည်နေတော်မူပါ။ တေဒဂ်ငါးတန် ဗျာဒိတ်ခံသည့် အာနန္ဒာအရှင်မြတ်ဘုရား။

မမ၊ ခပ်သိမ်းဥဿုံ ဘေးမျိုးစုံကို အကုန်ကင်းဝေး လွတ်ရေးအောင်ဆု ကြောင်းပြုရုံမျှ ဘုရားတပည့်တော်၏။ စတုဒ္ဓိ သာ-စတုဒ္ဓိသာသု၊ လေးရပ်မျက်နှာ ကိုယ်အင်္ဂါတို့၌။ ခိဏာသဝါ၊ ယုဂန်တောင်စွန်း ထွက်ပေါ်ထွန်းသည့် နေဝန်းပမာ ဉာဏ်ရောင်ဝါဖြင့် ကောင်းစွာလှလှ သန္တိသုခ နိဗ္ဗာန်ကို ဉာဏ်ဝထင်ထင် သိမြင်တုံလတ် ရဟန္တာအရှင်မြတ်တို့သည်။ တိဋ္ဌန္တု၊ ဘေးရန်ခပ်သိမ်း ကင်းလွတ်ငြိမ်းအောင် မယိမ်းမယိုင် ကျောက်စာတိုင်သို့ မြိုင်မတ်မတ် တန်ရပ်တည်နေတော်မူကြပါကုန် အသရေတင့်ဆန်း ရှုမခန်းသည့် ရဟန္တာအရှင်မြတ်တို့ဘုရား။

မမ၊ ခပ်သိမ်းဥဿုံ ဘေးမျိုးစုံကို အကုန်ကင်းဝေး လွတ်ရေးအောင်ဆု ကြောင်းပြုရုံမျှ ဘုရားတပည့်တော်၏။ သမန္တာ၊ ဝန်းကျင်ပတ်ချာ ရပ်ဒိသာမှ။ သဗြဟ္မကာ၊ ဈာန်ဖြင့်ပွားစီး ဗြဟ္မာကြီးတို့နှင့်တကွဖြစ်ကုန်သော။ ဣန္ဒာဒေဝါ၊ ယူဇနာရှစ်သောင်း လေးထောင် အမြင့်ဆောင်ယူ တောင်ဟူသမျှစိုးနင်း မြင့်မိုရ်တောင်မင်းမှ ချမ်းသာရိပ်ငြိမ် နတ်စည်းစိမ်ကို ကြိမ်ကြိမ်ခံစား ပျော်ပါးနေထိုင်ကြကုန်သော သိကြားနတ်မင်းတို့သည်၎င်း။ လောကပါလာစ၊ လောကသုံးခွင် ဘုံအပြင်ကို ကုန်စင်စောင့်တတ် လောကပါလ နတ်ကောင်း၊ နတ်မြတ်တို့သည်၎င်း။ တိဋ္ဌန္တု၊ ဘေးရန်ခပ်သိမ်း ကင်းလွတ်ငြိမ်းအောင် မယိမ်းမယိုင် ကျောက်စာတိုင်သို့ မြိုင်မတ်မတ် တန်ရပ်တည်နေတော်မူကြပါစေကုန်သတည်း။

ဧတေသံ၊ ဤသို့အထူး ဂုဏ်ကျေးဇူးတို့ကို ချီးကျူးအံ့အား ပြောကြား၍မကုန်နိုင်သော ဘုရား၊ တရား၊ သံဃာ၊ သိကြား၊ ဗြဟ္မာ၊ နတ်မင်းတို့၏။ အာနုဘာဝေန၊ တန်ခိုးတေဇော် မေတ္တာတော်၊ အာနုဘော်ဖြင့်။ သဗ္ဗေ၊ ကြွင်းမဲ့ဥဿုံ ခပ်သိမ်းကုန်သော။ ဘယဥပဒ္ဒဝါ၊ နှစ်ဆွဲငါးပါးသောဘေး၊ တဆွဲခြောက်ပါးသော ဥပဒ္ဒဝေတို့သည်၎င်း။ အနေကအန္တရာယာပိ၊ တပါးမက

များလှသောင်းသောင်း အန္တရာယ်အပေါင်းတို့သည်၎င်း။ အသေသတော-အသေသေန၊ အကြွင်းအကျန် မြူမှုန်ဆံ့မျှ မရှိသော အားဖြင့်။ ဝိနာသန္တ၊ ကင်းစင်လွင့်ပျောက် မရောက်စေရာ မကွာနေ့ည ဖဲသွားကြပါစေကုန်သတည်း။

သုဝဏ္ဏဘူမိဂါထာ။

သုဝဏ္ဏဘူမိ၊ ဂန္ဓာန၊ သောဏုတ္တရာ၊ မဟိဒ္ဓိကာ။
ပိသာစေ၊ နိဒ္ဒမိတူန၊ ဗြဟ္မဇာလ၊ မဒေသယံ။ ။

ရေ၊ သဲ စသည်ကိုရှုတ်၍ အိမ်၊ ခြံ၊ လယ်မြေတို့၌ပက်ထားလျှင် အစိမ်းသားရဲတို့မလာနိုင်၊ ရှိကြလျှင်လဲ ပြေး၏။

သမ္ဗုဒ္ဓေဂါထာတော်။

သမ္ဗုဒ္ဓေ အဋ္ဌဝိသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။
ပဉ္စ သတ သဟဿာနိ၊ နမာမိ သီရိသာမဟံ။ ။
အပ္ပကာ ဝါလုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ။
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။ ။
နမက္ကာရာ နုဘာဝေန၊ ဟိတူာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ၊ ဝိနာသန္တ အသေသတော။ ။

နေ့၊ ညမပြတ် အမြဲရှုတ်ဘာသံသရဇ္ဈာယ်သော် သူတထူးမကောင်းမကြနိုင်၊ မိမိစိတ်အတိုင်း ပြည့်စေနိုင်၏။

စ-ဇ-ဗ-ဝ-ဂါထာ။

စက္ခုမာစရမာစိဏ္ဏော၊ ဓမ္မညူ ဓမ္မသာမိကော။
ဗလူပေတော ဗလဒဠော၊ ဝရဒေါ ဒေတု မေ ဝရံ။ ။

နတ်များချစ်၏၊ စောင့်ရှောက်၏၊ ရေ-ကွမ်းစသည်တို့ကိုရှုတ်၍ သောက်စားသော် ကိုယ်ဘွင်းကိုယ်ပ ဘေးရန်ရောဂါကင်း၏။

အောင်တော်မူဂါထာ။

မာရံ အာဠာဝကံ ဟတ္ထိ၊ အင်္ဂုလိမာလ စိဉ္ဇမာနဝိကံ။

ကုဏ္ဍ နာဂဘူဇဂဉ္ဇ၊ ဗကံ အဇိနိ တေဇသာ။

တေတန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။ ။

ဧရိယသွားသောအခါ၌ အမြဲရွတ်ဘာသံသရဇ္ဈာယ်၍သွားသော် ဘေးရန်အပေါင်းကို အောင်နိုင်၏။

နမောတဿဂါထာပြန်။

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဝဗ္ဗာတရဒ္ဓဂသမော အဗ္ဗုတတော နတော သဿဟဿ။ ။ (ပထမဂါထာ။)

သတော တဗ္ဗုဟ ဂနဗ္ဗာ အဿဒ္ဓတော ဝမောသရဘဿ။

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ။ (ဒုတိယဂါထာ။)

အင်းသား၌ အလွန်ကြောက်သောဂါထာ။ သစ်ပင်အောက်၌ ရွတ်ဘာသံသရဇ္ဈာယ်လျှင် သစ်ပင်စောင့်နတ်မနေနိုင်။ သပြေပင်ကို ကိုင်၍ ပထမဂါထာနှင့်ရွတ်လျှင် ညှိုးကျ၏။ ဒုတိယဂါထာနှင့် ပြန်၍ရွတ်လျှင် လန်း၏။ ဂါထာရွတ်၍ သားရဲပြေး-မပြေး စမ်းနည်းတည်း။

စိန္တာမဏိဂါထာ။

စိန္တာမဏိရတနာနိ၊ ဗုဒ္ဓံ ဗုဒ္ဓရတနာနံ။ ကရံ ကရတိ သရဏံ၊ ခိပ္ပမေဝ သမိဇ္ဈတု။ ။

စိန္တာမဏိရတနာနိ၊ ဓမ္မံ ဓမ္မရတနာနံ။ ကရံ ကရတိ သရဏံ၊ ခိပ္ပမေဝ သမိဇ္ဈတု။ ။

စိန္တာမဏိရတနာနိ၊ သံဃံ သံဃရတနာနံ။ ကရံ ကရတိ သရဏံ၊ ခိပ္ပမေဝ သမိဇ္ဈတု။ ။

မပြတ် ရွတ်ဘာသံသရဇ္ဈာယ်လျှင်၊ အန္တရာယ်ခပ်သိမ်း ကင်းငြိမ်းပျောက်စေနိုင်၏။

ဇိ-ဆယ်ချက်ဂါထာ။

ဇိနပါပံ၊ ဇိနသေဋ္ဌော၊ ဇိနပါပံ၊ ဇိနဓမ္မော။ ဇိနပါပံ၊ ဇိနသံသော၊ ဇိနောရဿံ၊ ဇိနဂုဇ္ဈ။
ဇိနဗိဇိ၊ ဇိနနမေ။ ။ ဣမိနာ အာနုဘာဝေန။ ဟောတု၊ မေ ဇယမင်္ဂလံ။ ။

ရွတ်ဘာသံသရဇ္ဈာယ်လွင် အကျိုးကြီး၏။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေနိုင်၏။

ဝေဒါသာကုဂါထာ။

ဝေဒါသာကု၊ ကုသာဒါဝေ၊ ဒါရသာတ၊ တသာရဒါ။
သာသာဒိကု၊ ကုဒိသာသာ၊ ကုတကုဗု၊ ဗုကုတကု။ ။

ကာ-ရှစ်ချက်ဂါထာ။

ဒေဝါကာနိ၊ နိကာဝါဒေ၊ ဝါဟိကာသု၊ သုကာဟိဝါ။
ကာကာယေဘ၊ ဘယေ ကာကာ၊ နိသုဘယံ၊ ယံဘသုနိ။ ။

မပြတ် ရွတ်ဘာသံသရဇ္ဈာယ်သော်၊ သူတထူးမကောင်းမကြံနိုင်။ ရွာသူ-သားရဲ-ပြိတ္တာ ပူးကပ်သည်ထင်လျှင် ရေကိုရွတ်၍ မျက်စဉ်း
ခပ် ပျောက်၏။ ဆား-ကွမ်း စားကောင်းသော အရာဝတ္ထုတစ်ခုခုကို ရွတ်၍စား၊ သူတထူးကိုလည်းပေး ပျောက်၏။

တောင်ဖီထာဆရာတော် ဂါထာကျော် (နော ၉-ကန်၊ ဣ ၈-တန် ဂါထာ)

နောရဇ္ဈတိ ရဇ္ဈမာနော၊ နနော၊ နနော ဥတ္တမော။
မာနောနနော၊ နနော၊ ဘုမ္မိရာဇာနော၊ နနော။ ။

ဣတိသော ဣတိပိသော ဘဂဝါဝုတ္တာ၊ ဣတိ မန္တာသုခါဝဟာ၊ ဣတိ ဗုဒ္ဓေဟိ သရဏံ၊ သဗ္ဗေဒေဝါ ပိယံမမ။ ဣတိ ဓမ္မေ
ဟိ သရဏံ၊ စတုရာဇာ ပိယံမမ။ ဣတိ သံဃေဟိ သရဏံ၊ သဗ္ဗေ ရာဇာ ပိယံ မမ။ ဣတိ ရတန သရဏံ၊ ပုရိသဉ္စူဟိ ပိယံ မမ။
ဣတိ သဗ္ဗေ အန္တရာယော၊ ဝိနာသန္တု အသေသတော။ ။

အမှုကြီးငယ်ဖြစ်လျှင် အရှေ့အရပ်သို့မျက်နှာမူလျက်လေးကြိမ်ရွတ်ပါ။ မီးလောင်သော် ဟောင်အရပ်သို့မျက်နှာမူလျက် လေးကြိမ်ရွတ်။ ပင်လယ်ခရီးတို့၌လေပြင်းကုလျှင် မြောက်အရပ်သို့မျက်နှာမူလျက် လေးကြိမ်ရွတ်။ မင်းများအမျက်ရှိလျှင် အရှေ့မြောက်အရပ်သို့မျက်နှာမူလျက် လေးကြိမ်ရွတ်။ သူရဲ၊ သားပြစ်တို့မကပ်စေလိုလျှင် အရှေ့ဟောင်အရပ်သို့ မျက်နှာမူလျက် လေးကြိမ်ရွတ်။ လာဘ်လာဘနှင့် စည်းစိမ်ဥစ္စာကို အလိုရှိပါလျှင် အနောက်မြောက်အရပ်သို့ မျက်နှာမူလျက် လေးကြိမ်ရွတ်ပါ။ အုပ်ဆိုင်မှုိုင်ဝေခြင်းရှိလျှင် အနောက်တောင်အရပ်သို့ မျက်နှာမူလျက် လေးကြိမ်ရွတ်။ မြင်ကူးချောင်းခြားသွားလျှင် ရေညာသို့မျက်နှာမူလျက် လေးကြိမ်ရွတ်ပါလေ။

(ဥ၊ နံနက် ၉-ကြိမ်ရွတ်ပါ။ အကျိုးကြီးလှ၏။)

ဥဏ္ဏလုံမွေရှင်တော်ဂါထာ

ဩဝါဒေ၊ ဟေ၊ ဟေ၊ တိသျှတ္တံ၊ တိသျှတ္တံ၊ ဗန္ဓတ္တံ၊ ဗန္ဓတ္တံ၊ ဓာရေယျ၊ ဓရေယျ၊ နိဝါရေယျ၊ နိဝါရေယျ၊ နိရုဇ္ဈေယျ၊ နိရုဇ္ဈေယျ၊ ဗြဟ္မဒတ္တံ၊ ဗြဟ္မဒတ္တံ၊ ဒေဝဒတ္တံ၊ ဒေဝဒတ္တံ၊ ဥဏ္ဏာလောမာ၊ မုနိ၊ သွာ ဟံဟံ။ (ပထမဂါထာ။)

ဩဝါဒေ၊ ဟေ၊ အဿ၊ သိဟ၊ ဗျတ္တံ၊ ဒီပိ၊ သံသုမာရော၊ ဣတ္ထိ၊ ပုရိသ၊ ဓနု၊ ခဂ္ဂ၊ အသနိ သဗ္ဗနာဂါစ၊ ယက္ခ၊ ဇော်ဂနိ။

ဩဝါဒေ၊ ဂုရုတေ၊ ဂုရုတေ၊ သိန္ဓန္တု၊ သိန္ဓန္တု၊ ဘိန္ဓန္တု၊ ဘိန္ဓန္တု၊ ဝိဓံသေန္တု၊ ဝိဓံသေန္တု၊ အတ္တင်္ဂမိံသု၊ အတ္တင်္ဂမိံသု၊ ဗြဟ္မဒတ္တံ၊ ဗြဟ္မဒတ္တံ၊ ဒေဝဒတ္တံ၊ ဒေဝဒတ္တံ၊ ဥဏ္ဏာလောမာမုနိ၊ သဗ္ဗေ၊ အန္တရာယော၊ ဝိနာဿန္တု၊ အသေသတော။ ။ (ဒုတိယဂါထာ။)

နေစဉ် အိပ်ရာဝင်၊ အိပ်ရာထ ရွတ်ဘာသံသရဏ္ဍာယ်လျှင် အန္တရာယ်ကင်း၏။ ဥပါဒ်အန္တရာယ်ဖြစ်လျှင် လူမမာခေါင်းရင်းက ပြင်းထန်သောအသံနှင့်ရွတ်၊ ပျောက်၏။

ဣ-၅၆ချက်ဂါထာ။

ဣတိပိသော၊ ဝိသေသေဣ၊ ဣသေသေ၊ ဗုဒ္ဓံနာမိဣ။

ဣမိနာ၊ ဗုဒ္ဓတံသောဣ၊ ဣသောတံ၊ ဗုဒ္ဓံနာမိဣ။ ။

ခရီးသွားလျှင် ၎င်းဂါထာနှင့် ပန်းတခုခုကိုရွတ်၍ ပန်ဆင်သွားလျှင် ဘေးရန်ခပ်သိမ်း ကင်းငြိမ်း၏။

လ၊ဗိမာန်ကို ရာဟုနတ်ကြီးဘမ်းစားသည့်အခါ လ၊နတ်သားက ဘုရားကိုလျှောက်သဖြင့် ဘုရားကိုယ်တော်မြတ်က ရာဟု
နတ်ကို ဆုမွေသောဂါထာ။

တထာဂတံ၊ အရဟန္တံ၊ စန္ဒိမာ၊ သရဏံ ဂတော။

ရာဟု၊ စန္ဒိ၊ ပမုစ္စဿ၊ ဗုဒ္ဓါ၊ လောကာနုကမ္ပကာ။ ။

နေ၊ဗိမာန်ကို ရာဟုနတ်ကြီးဘမ်းစားသည့်အခါ နေ၊နတ်သားက ဘုရားကိုလျှောက်သဖြင့် ဘုရားကိုယ်တော်မြတ်က ရာဟု
နတ်ကို ဆုမွေသောဂါထာ။

တထာဂတံ၊ အရဟန္တံ၊ သူရိယော၊ သရဏံ၊ ဂတော။

ရာဟု၊ ပမုဉ္ဇေ၊ သူရိယံ၊ ဗုဒ္ဓါ၊ လောကာနုကမ္ပကာ။ ။

၎င်းဂါထာသည် စိုး-နတ်-သားရဲ-ပြိတ္တာ ဘမ်းစားသောအခါ၌ လူနာခေါင်းရင်းကထိုင်၍ အခေါက်များစွာ အာသံ-လျှာသံပေး၍
ရွတ်ဘသ်သရဇ္ဈာယ်ရမည်၊ ချက်ခြင်းလွတ်ငြိမ်းချမ်းသာကုန်၏။

သိရသ္မိံ ဂါထာတမျိး။

သိရသ္မိံ မေ ဗုဒ္ဓသေဠော၊ နလာဠေ ဗြဟ္မဒေဝတာ။
စက္ခုကဏ္ဍေ ဣန္ဒြော ရာဇာ၊ မုခေ သူရဿတီဒေဝါ။ ။
ဟဒယေ အသုရာနဉ္စ၊ ဟတ္ထေစ ပရမိသ္မာရာ။
ပါ ဒေဝိဿနုဒေဝါနံ၊ ဣမေ ဒေဝါနုဘာဝေန။
သဗ္ဗကမ္မာနိ သိဉ္စိ မေ။ ။ (အလိုရှိရာသုံးလေ။)

နှစ်ကျိပ်ရှစ်ဆူ ဘုရားရှိခိုး ဂါထာ

တံ၊ မေ၊ သ၊ ဒီ၊ ကော၊ မံ၊ သု၊ ရေ၊ သော၊ အ၊ ပ၊ နာ၊ ပ၊ သု၊ သု၊ ပိ။
အ၊ ဓံ၊ သိ၊ တိ၊ ဖု၊ ဝိ၊ သိ၊ ဝေ၊ က၊ ကော၊ က၊ ဂေါ၊ နမာမဟံ။
တေသံဓမ္မဉ္စ သံဃဉ္စ အာဒရေန နမာမဟံ၊ နမက္ကာရာနုဘာဝေန၊ သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ။ ။

အိပ်ရာဝင် အိပ်ရာထ နေ့လယ်နေ့ခင်း အားလပ်သောအချိန်ထား၍ (၉) ကြိမ်ထက် မနည်း မပြတ်ရွတ်ဘတ် သရဇ္ဈာယ် ရမည်။ ဥပါဒ်အန္တရာယ်ကင်းရှင်း၍ ဘုန်းတန်ခိုးကြီး၏ အသက်ရှည်၏၊ စိတ်အကြံအတိုင်း ပြီးမြောက်၏ ရိုသေစွာ အမြဲရွတ်ဆောင်လေ။

(၁) တဏှင်္ကရေ-ဘုရား။ (၂) မေကေရေ-ဘုရား။ (၃) သရဏင်္ကရေ-ဘုရား။ (၄) ဒီပင်္ကရေ-ဘုရား။ (၅) ကောဏ္ဍညော-ဘုရား။ (၆) မင်္ဂလော-ဘုရား။ (၇) သုမနော-ဘုရား။ (၈) ရေဝတော-ဘုရား။ (၉) သောဘိတော-ဘုရား။ (၁၀) အနော

မဒဿိ-ဘုရား။ (၁၁) ပဒုမော-ဘုရား။ (၁၂) နာရဒေါ-ဘုရား။ (၁၃) ပဒုမုတ္တရော-ဘုရား။ (၁၄) သုမေဓော-ဘုရား။
(၁၅) သုဇာတော-ဘုရား။ (၁၆) ပိယဒဿိ-ဘုရား။ (၁၇) အတ္တဒဿိ-ဘုရား။ (၁၈) ဓမ္မဒဿိ-ဘုရား။ (၁၉) သိဒ္ဓတ္ထော-ဘုရား။
(၂၀) တိဿော-ဘုရား။ (၂၁) ဗုဿော-ဘုရား။ (၂၂) ဝိပဿိ-ဘုရား။ (၂၃) သီဝိ-ဘုရား။ (၂၄) ပေဿဘူ-ဘုရား။ (၂၅)
ကကုသန္ဓော-ဘုရား။ (၂၆) ကောဏာဂမနော-ဘုရား။ (၂၇) ကဿပေါ-ဘုရား။ (၂၈) အမှာကံ ဂေါတမော ဘဂဝါ။

(၁) တဏှက်ရော ဗုဒ္ဓေါ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အနန္တပုညော အနန္တဂုဏော အနန္တဉာဏော အနန္တ
တေဇော အနန္တဣဒ္ဓိ အနန္တဇုတိ။ (၂) ပေဓက်ရော ဗုဒ္ဓေါ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အနန္တပုညော အနန္တဂုဏော
အနန္တဉာဏော အနန္တတေဇော အနန္တဣဒ္ဓိ အနန္တဇုတိ။ (၃) သရဏက်ရော ဗုဒ္ဓေါ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အနန္တ
ပုညော အနန္တဂုဏော အနန္တဉာဏော အနန္တတေဇော အနန္တဣဒ္ဓိ အနန္တဇုတိ။ (၄) ဒီပက်ရော ဗုဒ္ဓေါ ဘဂဝါ အရဟံ
သမ္မာသမ္ဗုဒ္ဓေါ အနန္တပုညော အနန္တဂုဏော အနန္တဉာဏော အနန္တတေဇော အနန္တဣဒ္ဓိ အနန္တဇုတိ။ (၅) ကောဏ္ဍညော ဗုဒ္ဓေါ
ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အနန္တပုညော အနန္တဂုဏော အနန္တဉာဏော အနန္တတေဇော အနန္တဣဒ္ဓိ အနန္တဇုတိ။
(၆) မင်္ဂလော ဗုဒ္ဓေါ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အနန္တပုညော အနန္တဂုဏော အနန္တဉာဏော အနန္တတေဇော အနန္တဣဒ္ဓိ
အနန္တဇုတိ။ (၇) သုမနော ဗုဒ္ဓေါ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အနန္တပုညော အနန္တဂုဏော အနန္တဉာဏော အနန္တတေ
ဇော အနန္တဣဒ္ဓိ အနန္တဇုတိ။ (၈) ရေဝတော ဗုဒ္ဓေါ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အနန္တပုညော အနန္တဂုဏော အနန္တဉာ
ဏော အနန္တတေဇော အနန္တဣဒ္ဓိ အနန္တဇုတိ။ (၉) သောဘိတော ဗုဒ္ဓေါ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အနန္တပုညော အနန္တ
ဂုဏော အနန္တဉာဏော အနန္တတေဇော အနန္တဣဒ္ဓိ အနန္တဇုတိ။ (၁၀) အဒနာဒဿိ ဗုဒ္ဓေါ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ
အနန္တပုညော အနန္တဂုဏော အနန္တဉာဏော အနန္တတေဇော အနန္တဣဒ္ဓိ အနန္တဇုတိ။ (၁၁) ပဒုမော ဗုဒ္ဓေါ ဘဂဝါ အရဟံ

[illegible]

(၂၅) ကကုသန္ဓော ဗုဒ္ဓေါ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အနန္တပုညော အနန္တဂုဏော အနန္တဉာဏော အနန္တတေဇော အနန္တဣဒ္ဓိ အနန္တဇုတိ။ (၂၆) ကောဏာဂမနော ဗုဒ္ဓေါ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အနန္တပုညော အနန္တဂုဏော အနန္တဉာဏော အနန္တတေဇော အနန္တဣဒ္ဓိ အနန္တဇုတိ။ (၂၇) ကဿပေါ ဗုဒ္ဓေါ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အနန္တပုညော အနန္တဂုဏော အနန္တဉာဏော အနန္တတေဇော အနန္တဣဒ္ဓိ အနန္တဇုတိ။ (၂၈) အမှာကံ ဂေါတမော ဗုဒ္ဓေါ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အနန္တပုညော အနန္တဂုဏော အနန္တဉာဏော အနန္တတေဇော အနန္တဣဒ္ဓိ အနန္တဇုတိ။

နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့၏ဂုဏ်တော်ကို အာရုံပြု၍ ပုတီးစိတ်နိုင်လျှင် လူ-နတ်တို့ချစ်၏၊ နတ်များစောင့်ရှောက်၏၊ အစိမ်းသားရဲ သင်းကွဲပြိတ္တာ နတ်မိစ္ဆာများ မပူးကပ် မဖမ်းစားနိုင်။ ဥပါဒ်အန္တရာယ်နှင့် မတွေ့ခင် နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့၏ ဂုဏ်တော်ကို တနေ့ ၉-ခေါက်၊ သို့မဟုတ် များများစည်းဖြန်းပွားများသျှင် ဥပါဒ်အန္တရာယ်နှင့်တွေ့သော်လည်း ကိုယ် စိတ် ဆင်းရဲမှုကင်း၏၊ ချမ်းသာသုခ ရ၏၊ နိဗ္ဗာန်သို့ရောက်သည်တိုင်အောင် ချမ်းသာသုခကို ပေးစွမ်းနိုင်၏။

ဇလွန်မြို့ပြည်တော်ပြန်ဘုရားကြီး၏ ဓမ္မဓာန်တော်၌ရှိသော သဗ္ဗဇေယျ မင်္ဂလာ ဂါထာတော်

ဣတိပိ ပိဋကတ္တယံ၊ အနိစ္စံ၊ ဒုက္ခံ၊ အနတ္တံ၊ သတ္တဗောဇ္ဈင်္ဂေ၊ အဋ္ဌင်္ဂိကော၊ မဂ္ဂေါ၊ စတုသတိပဋ္ဌာနံ၊ သဗ္ဗဿ ဣန္ဒြော သဟဿသုရိယော၊ ဩောင်း နမောမေက္ကာနံ၊ ရာဇဘယံ၊ စောရဘယံ၊ ဥဒကဘယံ၊ အဂ္ဂိဘယံ၊ သတ္တဘယံ၊ သဗ္ဗဘယံ၊ ဇေယျော၊ ဇယျတုမင်္ဂလံ၊ အနိစ္စံသင်္ခတံ၊ ပဋိစ္စသမုပ္ပန္နံ၊ ခယဓမ္မံ၊ ဝယဓမ္မံ၊ ဝိရာဂဓမ္မံ၊ နိရောဓဓမ္မံ၊ ခမဘိ။ ■

မင်းဘေး၊ သူခိုး-ဓားပြဘေး၊ မီးဘေး၊ ရေဘေး၊ ကြောက်ဘွယ်-လန့်ဘွယ် အန္တရာယ်အမျိုးမျိုး၊ ကပ်ဆိုး၊ ရောဂါဆိုး ဘေးအများ
 တို့ကို ကင်းလွတ်ခင်ကြယ်ပပျောက်စေနိုင်သော ထိုဂါဿကို ခဲပြားစသည်မှာရေး၍ အိမ်မှာဆွဲထားလျှင်၊ မီးဘေး-သားရဲပြိတ္တာ စသည်ဘေး
 တို့မှကင်းဝေးစေနိုင်၏။ လူမှာဆွဲထားလျှင် အစိမ်းသားရဲ-ပြိတ္တာ စသည်တို့ မပူးမကပ်နိုင်၊ ခရီးသွားသောအခါ၌ အမြဲမပြတ် ရွတ်ဘာသ်
 သရဇ္ဈာယ်၌သွားလျှင် အန္တရာယ်ပင်သိမ်းကင်းလွတ်ငြိမ်း၏။

ဂုဏ်တော်ပြန့်။

တိဝါဂဘဒ္ဒေါဗု-နံဿာနုမ-ဝဒေတ္ထာသ-ထိရသာမ္မဒ၊
 သရိပု ရောတ္တနုအဒ္ဓဝိကလောတော ဂသုန္ဓောမ္မ၊
 သဏရ စဇ္ဇော ဝိဒ္ဓေါမ္မုသမ္မာသဟံရအဝါဂဘ သော ပိတိလ္လ။ ။

အလွန်ထက်မြက်စွာရှိလှသော အန္တရာယ်ကင်းဂုဏ်တော်ပြန့်ကြီးဖြစ်သည်။ ညတိုင်းရွတ်ဘာသ်သရဇ္ဈာယ်လျှင် ဘေးဥပါဒ် အန္တရာယ်
 အပေါင်း၊ ကပ်ဥပါဒ်အပေါင်းတို့မှ ကင်းလွတ်၏။ ၎င်းဂုဏ်တော်ကို ရေကိုဖြစ်စေ၊ ကွမ်းကိုဖြစ်စေ၊ မိမိစားသောက်သော ဆေးကိုဖြစ်စေ၊
 ရွတ်ဘာသ်၌ ဘေးပါးလျှင် ရောဂါကင်း၏။ သူတပါးကိုလည်း ရေ-ကွမ်း-ဆေးစသည်ကို ရွတ်ဘာသ်၌ပေးလျှင် ရောဂါပျောက်ကင်း၏။

ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေသော
 ဂါထာများ

{ ဗုဒ္ဓေါ ဗင်္ဂလော လောကေ၊ သမ္မုဒ္ဓေါ စာပိ လောကဂ္ဂေါ။
 ဗုဒ္ဓံ သရဏမာဂမ္မ သဗ္ဗဒုက္ခာ ပမုစ္စရေ။ ။
 ဓမ္မော ဗင်္ဂလော လောကေ၊ ဓမ္မော ဂမ္ဘိရော ဒုဒ္ဓသော။
 ဓမ္မံ သရဏမာဂမ္မ သဗ္ဗဒုက္ခာ ပမုစ္စရေ။ ။
 သံသော ဗင်္ဂလော လောကေ၊ သံသော ဒက္ခိနေယျော သဒါ။
 သံသံ သရဏမာဂမ္မ သဗ္ဗဒုက္ခာ ပမုစ္စရေ။ ။

ဗုဒ္ဓဿစ အာနုဘာဝေန၊ ဓမ္မဿစ အာနုဘာဝေန၊ သံဃဿစ အာနုဘာဝေန၊ ဣမသ္မိံစ ဝိဟာရေ၊ ဣမသ္မိံစ အာဝါ
ဿ၊ ဣမသ္မိံစ အာရာမေ၊ ဣမသ္မိံစ ဝနေ၊ ဣမသ္မိံစ ပဗ္ဗတေ၊ ဣမသ္မိံစ အာသန္နဌာနေ၊ ဝသန္တာ သဗ္ဗေသတ္တာ၊ မိစ္ဆာဝိတက္ကံ
ပဇာဟန္တု၊ ပဇာဟန္တု၊ သမ္မာဝိတက္ကံ စိန္တယန္တု၊ စိန္တယန္တု။

ရတနတ္ထယာနုဘာဝေန၊ ဣမသ္မာစအာရာမာ၊ ဣမသ္မာစအာရာမူပစာရာ၊ မိစ္ဆာသတ္တာ ပလာယန္တု၊ ပလာယန္တု၊ ပိဋိတ
သတ္တာ ပဋိက္ကမန္တု၊ ပဋိက္ကမန္တု။ ။

ရတနတ္ထယာနုဘာဝေန၊ ဣမသ္မိံစအာရာမေ၊ ဣမသ္မိံစအာရာမူပစာရေ၊ မိစ္ဆာသတ္တာ မာပဝီသန္တု၊ မာပဝီသန္တု၊ ပိဋိတ
သတ္တာ မာပဝီသန္တု၊ မာပဝီသန္တု၊ သမ္မာဒေဝတာ အာရာမိကေ သတ္တေ သုခတ္ထာယ အနုရက္ခန္တု၊ အနုရက္ခန္တု။ ။

ရတနတ္ထယာနုဘာဝေန၊ အမှာကံ ဘယံ၊ မာဟောတု မာဟောတု။ ။

ရတနတ္ထယာနုဘာဝေန၊ သဗ္ဗေဝရီ အမေ ပိဋိတုံ၊ မာသက္ကောန္တု၊ မာသက္ကောန္တု၊ အမေ ဒေတုံ၊ မာသက္ကောန္တု၊
မာသက္ကောန္တု။

ရတနတ္ထယာနုဘာဝေန၊ ဣမသ္မာစဂါမာ၊ ဣမသ္မာစဂါမူပစာရာ၊ ဣမသ္မာစနဂရာ၊ မိစ္ဆာသတ္တာ ပလာယန္တု၊ ပလာ
ယန္တု၊ ပိဋိတသတ္တာ ပဋိက္ကမန္တု၊ ပဋိက္ကမန္တု။ ။

ရတနတ္ထယာနုဘာဝေန၊ ဣမသ္မိံစဂါမေ၊ ဣမသ္မိံစဂါမူပစာရေ၊ ဣမသ္မိံစနဂရေ၊ မိစ္ဆာသတ္တာ မာပဝီသန္တု၊ မာပဝီ
သန္တု၊ ပိဋိတသတ္တာ မာပဝီသန္တု၊ မာပဝီသန္တု၊ သမ္မာဒေဝတာ ဂါမိကေ သတ္တေ သုခတ္ထာယ၊ အနုရက္ခန္တု၊ အနုရက္ခန္တု။ ။

ရတနတ္ထယာနုဘာဝေန၊ မိစ္ဆာဒိဋ္ဌိကာသတ္တာ သမ္မာဒိဋ္ဌိကေသတ္တေ ပိဋိတုံ၊ မာသက္ကောန္တု၊ မာသက္ကောန္တု၊ ဇေတံ
မာသက္ကောန္တု၊ မာသက္ကောန္တု။ ။

ရှေးရှေးသော ဆရာတော်ကြီးများ အမြဲ ရွတ်ဘာသ် သရဇ္ဈာယ်တော်မူသော အန္တရာယ်ကင်းဂါထာ၊ အိပ်ရာဝင် အိပ်ရာထ အမြဲ ရွတ်၊ အနည်းဆုံး ကိုးခေါက်ရွတ်၊ ရောဂါဆိုး-အနာဆိုး-ကပ်ဥပါဒ်မျိုးတို့မှ လွတ်ကင်းကာကွယ်၏။

ကုသိုလ်ဖြစ်ရွတ်သောအခါ သာယာစွာရွတ်ဆိုရမည်။ အန္တရာယ်ရှိ၍ အန္တရာယ်ကင်းရန် ရွတ်သောအခါ စိတ်မာန် တင်းတင်းနှင့် ပြင်းထန်စွာရွတ်လေ။ သားငယ်-သမီးငယ်ရှိသောမိဘများမှာ သား-သမီးများအတွက် ပိုပြီး များများရွတ်ရမည်။

ဝ-ဆဲသုံးလုံးဂါထာ။ ဝဏ္ဏတေန ဝဏ္ဏတော၊ ဘဿဝရော ရုတောနဝ။ ဝဏ္ဏတော ဝရံ ဌာနေ၊ ခေနတော ဝရံ သပ္ပနဝ။ ။

ဝံပဏာနိနေန ဘဟိသဗ္ဗနဝ။ ဝကပ္ပိတော နလိမ္မန္တော၊ ဝဿ တဿ နဝ။ ။

အောက်ပါလင်္ကာကို သားရဲ-ပြိတ္တာ-နတ်ဗိဇ္ဇာဘေးမှ ကင်းလွတ်ရန် ရည်သန်၍ထည့်လိုက်သည်။

ဆုံးစပ်ပိတ်၊ တံဆိပ်အက္ခရာ၊ ကမ္မည်းစာကို၊ မကွာနေရက်၊ ည-နံနက်လျှင်၊ ရွတ်ဘာသ်ဆင်ခြင်၊ လူတိုင်ထင်ရှား၊ စည်းစိမ် များလိမ့်၊ လေးမြားသေနတ်၊ ပစ်ခတ်သောငါ၊ လက်နှင့်သာလျှင်၊ လျင်စွာရစ်ဥူး၊ မီးမကူးတည့်။ အထူးထို့ပြင်၊ ပန်းသစ်ပင်ကို၊ လက်တိုင်ကိုင်ဘုပ်၊ ခုနစ်အုပ်ပင်၊ မယုတ်ရွတ်လျက်၊ သုံးချက်ဖနောင့်၊ ခြေနှင့်ဆောင့်က၊ တအောင်တခဏ၊ ညှိုး၍ကျလိမ့်၊ နောက်မှ တဖန်၊ လင်းခဲ့ပြန်မူ၊ ပန်းပန်သောသူ၊ ရန်ဟူသမျှ၊ ရှောင်ရှားရ၏။ ထိုမှတထူး၊ ချဉ်ဆူးလွတ်ငြား၊ ထိုသစ်သားကို၊ လက်ဖျား လယ်ဆပ်၊ တိုင်း၍ထင်ဖြတ်၊ မပြတ်ရွတ်ပါ၊ ထိုဂါထာဝယ်၊ အန္တရာယ်ရှိခိုက်၊ အံ့မှာကိုက်သူ၊ ရန်ဟူသမျှ၊ မတွေ့ကွယ်ပျောက်၊ ထို့နောက်တချက်၊ တံခါးရွက်ကို၊ ရွတ်လျက်ပုတ်ငါ၊ သောသေတ္တာနှင့်၊ မှတ်ပါမယွင်း၊ ခြေကျင်းကြိုးထိပ်၊ လက်ဖြင့်နှိပ်က၊ ပွင့်ကြ စပြေ၊ အိမ်ထဲတိတိ၊ မီးတိုင်းရှိမူ၊ ကြည့်ဘိရွတ်လေ၊ မီးငြိမ်းသေလိပ်၊ တထွေပြေ၊ ရေငုပ်မှန်ငြား၊ မန်း၍စားက၊ ထူးခြားထင်ရှား၊ သေနတ်-ဘေး-မှ၊ တနေ့ခံသည်။ ရှင်ပျံရသေ့ ပညာတည်း။

အသူရိန်နှင့် မြတ်စွာဘုရား တန်ခိုးပြိုင်သောအခါ၊ မျက်တောင်မွေးပေါ်တွင် စကြန်ကြွလျက်
ပုန်းကွယ်သော ဂါထာပါဌ်အနက်

နိလ္လဇယ၊ ဒေဝါသူရေန၊ သမ္ပန္နော၊ ဒသဣဒ္ဓိယာ။
ဘဂဝါ၊ ဒေဝသူရဿ၊ စက္ခုစမ္ပမ္ပိ၊ နိလ္လယိ။ ။
ဗုဒ္ဓေါ၊ ဘမုကာ၊ သူရေန၊ ဌိတာဒိမ္မိစ၊ နိလ္လယေ။
နပဿတိ၊ ဇိနံ၊ ယထာ၊ ပစ္စတ္တိကာ၊ နပဿတု၊ မေ။ ။

ဒေဝါသူရေန၊ ရောင်ဝါတန်ခိုး ကဲမိုးကြီးမား အသူရာနတ်သားသည်။ နိလ္လယေ၊ ဆေးဒါန်းမြင်းသီလာ မတနာလိုက်
ခေါင်း၌ ပုန်းအောင်းပြီးသည်ရှိသော်။ ဒသဣဒ္ဓိယာ၊ ဆယ်တန် တန်ခိုး ဣဒ္ဓိပါဒ်အမျိုးမျိုးနှင့်။ သမ္ပန္နော၊ ခပ်သိမ်းဥသ္မံ တန်ခိုး
ဂုဏ်နှင့် ပြည့်စုံတော်မူထသော။ ဘဂဝါ၊ ရွှေဘုန်းတော်ရောင် ပြောင်ပြောင်ထိန်ညီး ဘုရားကိုယ်တော်မြတ်ကြီးသည်။ ဒေဝ
သူရဿ၊ တန်ခိုးကြီးမြတ် အသူရာနတ်၏။ စက္ခုစမ္ပမ္ပိ၊ မျက်မှောင်ရေး၌။ နိလ္လယိ၊ အနိမတုန်းဖြင့် ပုန်းကွယ်တော်မူ၏။

ဗုဒ္ဓေါ၊ သုံးလောကထွဋ်ထား ငါတို့ဆရာ ရှင်တော်ဘုရားသည်။ ဘမုကာ-ဘမုကန္တေ၊ တန်ခိုးတေဇာ ဂုဏ်ဝါကျော်ဟီး
နတ်ကြီးအသူရာ မျက်မှောင်တွင်း၌။ နိလ္လယေ၊ ပုန်းမိသည်ရှိသော်။ အသူရေန၊ ရောင်ဝါတန်ခိုး ကဲမိုးကြီးမား နတ်သားအသူရာ
သည်။ ဌိတာဒိမ္မိစ၊ ရပ်၊ ထိုင်၊ လျောင်း၊ သွား လေးပါးဣရိယာ၌လည်း။ ဇိနံ၊ ဒေဝပုတ္တ စသည်အပြား မာရ်ငါးပါးကို ပယ်ရှားနှိပ်
နင်း အောင်မြင်တော်မူသောဘုရားရှင်ကို။ နပဿတိယထာ၊ မမြင်နိုင်သကဲ့သို့။ တထာ၊ ပမာပုံယူ ထိုအတူသာလျှင်။ ပစ္စတ္တိကာ၊
များလှသောင်းသောင်း ရန်သူအပေါင်းတို့သည်။ မေ၊ ငါ့အား။ နပဿတု၊ နေ့ရောညပါ ဘယ်ခါမထင် မမြင်စေသတည်း။

ရန်သူနှင့်တွေ့သောအခါ၌ ရွတ်ဘာလှသရဇ္ဈာယ်လေ၊ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေ၏။

ဗောဇ္ဈင်အမွှမ်း။

နာညတြ ဗောဇ္ဈတပသာ၊ သောတ္ထိံ ပဿာမိ ပါဏီနံ။

ဗောဇ္ဈတပသာ၊ ဗောဇ္ဈင်ခုနစ်ပါး မြတ်တရားကို။ အညတြ၊ ကြည်ထား၍။ ပါဏီနံ၊ သတ္တဝါတို့၏။ သောတ္ထိံ၊ ချမ်းသာရာ၊ ချမ်းသာခွင့်ကို။ အဟံ၊ သင်တို့ဆရာ ငါဘုရားသည်။ နပဿာမိ၊ မြင်တော်မမူ။

ဤကဲ့သို့ ဘုရားရှင်ကိုယ်တော်မြတ် မိန့်ကြားမှာထားတော်မူခဲ့သည့်အတိုင်း ဗောဇ္ဈင်ခုနစ်ပါး မြတ်တရားသည် သတ္တဝါတို့၏ ချမ်းသာရာ၊ ချမ်းသာခွင့်ကို တကယ်ပေးစွမ်းနိုင်သော တရားကောင်း၊ တရားမှန် ကေန့်ပြစ်သဖြင့်၊ အရှင်မောဂ္ဂလာန် မကျန်းမာသည့်အခါမှာ၊ ရှင်တော်မြတ်ဘုရားသည် အနားကနေပြီး “သတ္တိမေ မောဂ္ဂလာန ဗောဇ္ဈင်၊ မယာ သမ္ပဒက္ခာတာ” စသည်ဖြင့် အမည်ကိုထုတ်ဖော်၍၎င်း။ အရှင်မဟာကဿပ မကျန်းမာသည့်အခါမှာလည်း ကိုယ်တော်တိုင်အနားကနေပြီး “သတ္တိမေကဿပ ဗောဇ္ဈင်၊ မယာ သမ္ပဒက္ခာတာ” စသည်ဖြင့် အမည်ကိုထုတ်ဖော်၍၎င်း ဗောဇ္ဈင်ခုနစ်ပါး မြတ်တရားကို ဟောကြားတော်မူသည့်ပြင်၊ ဘုရားရှင်ကိုယ်တော်တိုင် မကျန်းမာသည့်အခါမှာပင် အရှင်စုန္ဒမထေရ်ကို အနားကနေစေပြီး “သတ္တိမေ ဘန္တေ ဗောဇ္ဈင်၊ ဘဂဝတာ သမ္ပဒက္ခာတာ” စသည်ဖြင့် ဘုရားရှင်အား “ဘန္တေ” ဟူသောအမည်ဖြင့် ထုတ်ဖော်ပြီး ဗောဇ္ဈင်ခုနစ်ပါး မြတ်တရားကို ရွတ်ဆိုခဲ့လေပြီ။

ဤကဲ့သို့ ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့၍ အရှင်မောဂ္ဂလာန်နှင့်၊ အရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီးတို့ ရောဂါကင်းပျောက် ကျန်းမာခြင်းသို့ရောက်ခဲ့ပေပြီ။ အရှင်စုန္ဒကိုချွတ်စေ၍လည်း ဘုရားရှင် ကိုယ်တော်တိုင် ကျန်းမာခြင်းသုခကို ခံစားတော်မူခဲ့လေပြီ။ အကယ်၍ ယခုအခါ ဘုရားရှင်ကိုယ်တော်မြတ်ကြီး သက်တော်ထင်ရှားရှိနေပါမူကား၊ ယခုလိုရောဂါဝေဒနာ စွဲကပ်နေသော () ၏ အနီးအပါးကနေပြီး “သတ္တိမေ () ဗောဇ္ဈင်၊ မယာ သမ္ပဒက္ခာတာ” စသည်ဖြင့် အမည်ကိုထုတ်ဖော်ကာ ကိုယ်တော်တိုင်ဟောကြားတော်မူမည်ကား အမှန်ပင်ဖြစ်ချေမည်။ ယခုမူကားပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့ပြီဖြစ်သဖြင့်

မြတ်စွာဘုရား၏ တပည့်သားဖြစ်ကုန်သော ငါတို့က မကျန်းမာသော () အား၊ ရောဂါကင်းပျောက် ကျန်းမာခြင်းသို့ ရောက်ခဲ့စေရန်အတွက် ဘုရားရှင်၏ကိုယ်စား အနားကနေပြီး “သတ္တိမေ()ဗောဇ္ဈင်္ဂါ၊ မယာ သမ္ပဒက္ခာတာ”စသည်ဖြင့် ဗောဇ္ဈင်ခုနစ်ပါး မြတ်တရားကို ညီညာဖြဖြ မှတ်ကြကုန်စို့အံ့။

ခုနစ်ရက်သားသမီးတို့ကတွက် ဗောဇ္ဈင်

ဗောဇ္ဈင်နှင့် သစ္စာပြုရွတ်သော်၊ လူမမာ၏အမည်ကို ကွင်းထားသောနေရာမှာ ထည့်၍ရွတ်ရမည်။

ဗောဇ္ဈင်ခုနစ်ပါး ပါဌ်

သတ္တိမေ()ဗောဇ္ဈင်္ဂါ မယာ သမ္ပဒက္ခာတာ ဘာဝိတာ ဗဟုလိကတာ အဘိညာယ သမ္ပောဓာယ နိဗ္ဗာနာယ သံဝတ္တန္တိ။ ။

၁။ ကတမေ သတ္တ သတိသမ္ပောဇ္ဈင်္ဂါ ခေါ် () မယာ သမ္ပဒက္ခာတော ဘာဝိတော ဗဟုလိကတော အဘိညာယ သမ္ပောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။ ။

၂။ ဓမ္မဝိစယသမ္ပောဇ္ဈင်္ဂါ ခေါ် () မယာ သမ္ပဒက္ခာတော ဘာဝိတော ဗဟုလိကတော အဘိညာယ သမ္ပောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။ ။

၃။ ဝိရိယသမ္ပောဇ္ဈင်္ဂါ ခေါ် () မယာ သမ္ပဒက္ခာတော ဘာဝိတော ဗဟုလိကတော အဘိညာယ သမ္ပောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။ ။

ဘူမိယစောရပါဒသ္မိံ ဘူမိယစောရပါဒံ၊ ရွာတွင်း၊ ရွာပ၊ အိမ်တွင်း၊ အိမ်ပ ရှိကြမယွင်း မြေဝယ်နင်းလာ သူပုန်ခင်းပြ၊ သူခိုး
များ၏ခြေရာသည်။ ဒိပဒိပံဝိယ၊ မီးတောက်မီးရှို့ ဖိန်ထိန်လဲ့လဲ့ ဆီမီးကဲ့သို့။ စက္ခုမှ၊ မျက်စိ၌။ ဒိဿရေ၊ နေ့ရောညပါ ဘယ်ခါ
မလပ် မပြတ်မသွေ ထင်စေသတည်း။

ပိယံ၊ အမြဲမပြတ်ချစ်အပ်သော။ စိန္တာမဏိ၊ ကြံတိုင်းထမြောက် အောင်ခြင်းရောက်ပြီး မနောမယ ပတ္တမြားကြီးသည်။
မမ၊ ငါအား။ ဓနံ၊ လူတိုင်းတောင့်တတဲ့ ဥစ္စာရွှေ၊ ငွေ ရတနာ တွေကို၎င်း။ ယသဒါသဒါသိ၊ ခြံရံစည်းစိမ် တထိန်ထိန်နှင့် အရှိန်
မောက်ကြား ကျန်မိန်းမ၊ ကျန်ယောက်ျားကို၎င်း။ ဒေတု၊ အမြဲမသွေ ပေးစေသတည်း။

ယော၊ မခြားနတ်လူ အကြင်သူသည်။ မံ၊ ငါ့ကို။ ပဿတိ၊ မျက်ဝါးထင်ထင် တွေ့မြင်၏။ သော၊ မခြားနတ်လူထိုသူသည်။
မာတာ၊ နို့ချိုတိုက်ကျွေး ပိုက်ထွေးပြုသည့် မွေးအမိသည်။ ဩရသံ၊ ရင်သွေးရင်နှစ် ရင်၌ဖြစ်သော။ ပုတ္တံ၊ အေးမြကြည်လင်
ချစ်သွေးဝင်သည့် သားလှရွှေသွေး လူကလေးကဲ့သို့။ သိနေဟံ၊ ရိုးတွင်းကစိမ့် တမိန့်ဖိန့်နှင့် နှစ်သိမ့်မဝ အားရဝမ်းသာ မေတ္တာ
မယွင်း ချစ်ခင်ခြင်းကို။ ကရောတု၊ နေ့ရောညပါ ဘယ်ခါမလပ် မပြတ်မသွေ ချစ်စေသတည်း။ ။

၎င်းဂါထာကို အသုံးပြုသောအခါ၊ ည-မိုးချုပ် သုံးခေါက်၊ အိပ်ရာထည်းဝင်လျှင် ကိုးခေါက် ရွတ်ဘာသံသရဇ္ဈာယ်ရမည်။ အမြဲ
ရွတ်ဘာသံသရဇ္ဈာယ် ဝိပိုင်လျှင် သာ၍စွမ်း၏။ ။

ပြီး ပါ ပြီး။



ဝတ္ထုဇနိယ ကမ္မဝါစာ

နှင့်

အန္တရာယ်ကင်းဂါထာ အမျိုးမျိုးပါဌ်အနက်



မင်းမဖြန့်ချိရေးဌာန

ဆဌသံဂါယနာမူ ပိဋကတ်တော်များကိုယ်စားလှယ်

ပညာရောင်ခြည် စာပေဌာန

ကိုတင်အောင်-မခင်နု၊

ကိုးထပ်ကြီးဘုရား၊ ကြည့်မြင်တိုင်၊ ရန်ကုန်။

- အာသာရေးဆိုင်ရာ စာပေခွင့်ပြုချက် အမှတ် (၃၀၁၁) အရ၊
- ထုတ်ဝေသူ-ဦးတင်အောင်(မြ-၀၇၂၆)တင်အောင်စာပေဖြန့်ချိရေး၊ အမှတ်-၆၊ တကောင်းလမ်း၊ ကြည့်မြင်တိုင်။
- ပုံနှိပ်သူ-ဦးကြီးမောင်(မြ-၀၂၄၀)ခေတ်-စာပုံနှိပ်လုပ်ငန်း၊ အမှတ်-၉၀၊ ကွမ်းရွဲတန်း၊ ကြည့်မြင်တိုင်။

အဘိုး ၁-ကျပ်။